

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (အသုံးမပြုဖြစ်သော) ဥပဒေမူကြမ်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဤဆိုက်ဘာဥပဒေ မူကြမ်းကို ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းဆိုင်ရာ ရည်ညွှန်းသတ်မှတ်ချက်များ (ToRs) အတွက် စင်္ကာပူ နိုင်ငံ အခြေစိုက် အကြံပေးလုပ်ငန်း တစ်ခုဖြစ်သော TRPC (TRPC.biz) မှပြင်ဆင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဝန်ကြီးဌာနများနှင့် အခြားပတ်သက်ဆက်ဆံသူများ ကျင်းပသော အစည်းအဝေးပွဲတွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရုံး အထောက်အကူပြုဌာန (MCRB) လည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးပွဲတွင် ဥပဒေမူကြမ်းနယ်ပယ်မှာ ကျယ်ပြန့်လွန်းနေခြင်း၊ ထိုဥပဒေအား ဆိုက်ဘာမူခင်း၊ အချက်အလက် ကာကွယ်ရေး အစရှိသည့် သီးခြားဥပဒေနှစ်ရပ် အဖြစ် ပြန်လည်ရေးဆွဲသင့်ခြင်း တို့ကို တသမတ်တည်း သုံးသပ်ဆွေးနွေး အကြံပြုခဲ့ပါသည်။ ထို့အပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (e-commerce) နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များကို စုစည်းမှုရှိသည့် ဥပဒေ အဖြစ်ရေးဆွဲသင့်ပြီး မြန်မာ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည်လည်း ပြင်ဆင်နေသည်ကို အကြံပြုခဲ့ပါသည်။

၂၀၁၉ ခုနှစ် ပထမ သုံးလဖြတ် ကာလအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်အား ဆောင်ရွက်ခြင်းမရှိခဲ့ပါ။ ကမ္ဘာ့ဘဏ်/TRPC ထောက်ပံ့မှုသည်လည်း သက်တမ်းတိုးခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ပါသည်။

၂၀၂၀ ခုနှစ်တွင် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှ ဝန်ကြီးဌာနအတွင်း ဆိုက်ဘာလုံခြုံရေး ဥပဒေ၏ ပထမ ဦးဆုံးသော မူကြမ်း (zero draft) အား ရေးဆွဲခဲ့ပါသည်။ ထိုမူကြမ်းမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ရေးဆွဲခဲ့သော မူကြမ်းနှင့် ရေးဆွဲပုံ ကွဲပြားပါသည်။ ဤ ၂၀၂၀ ခုနှစ် မူကြမ်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၀၁ ရက်နေ့ တပ်မတော် မှအာဏာသိမ်းယူပြီးသည့်နောက် update လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ မူကြမ်းအသစ်အား ဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ဆုံးထား၍ သဘောထားမှတ်ချက် ပေးပို့စေခဲ့ပါသည်။

MCRB သည် ပွင့်လင်းမြင်သာမှုရရှိစေရန် နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ထုတ်ဝေသော ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်း၏ ကနဦးဖြစ်တည်မှုနှင့် ပတ်သက်သော ရှုပ်ထွေးမှုအား ရှင်းလင်းစွာ သိရှိကြစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ မှ မူကြမ်းအား မျှဝေမည်ဖြစ်ပါသည်။

မြန်မာ့ဆိုက်ဘာဥပဒေ (မူကြမ်း)

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ( ) ၂၀၁၉

မြန်မာ့သက္ကရာဇ် ၁၃၈၀၊ ( ) ( )

( ) ( ) ၂၀၁၉

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (အသုံးပြုဖြစ်သော) ဥပဒေမူကြမ်း

မာတိကာ

[သက်ဆိုင်ရာ အကြောင်းအရာများကို မာတိကာတွင် အပြီးသတ်မှုကြမ်းတွင် ထည့်သွင်းသွားရန် ဖြစ်သည်]

အပိုင်း (၁) နိဒါန်း

အပိုင်း (၂) ရည်ရွယ်ချက်

အပိုင်း (၃) အီလက်ထရောနစ် အစိုးရ

အပိုင်း (၄) အီလက်ထရောနစ် စီးပွားရေး

အပိုင်း (၅) ဆိုက်ဘာလုံခြုံရေး

အပိုင်း (၆) ပုဂ္ဂလိက သတင်းအချက်အလက်အကာအကွယ်ပေးရေး

အပိုင်း (၇) ကွန်ပျူတာအလွဲ သုံးစားမှုနှင့် ဆိုက်ဘာပြစ်မှု

အပိုင်း (၈) အထွေထွေ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (အသုံးပြုဖြစ်သော) ဥပဒေကြမ်း

**ဆိုက်ဘာဥပဒေ (ပထမမူကြမ်း)**

ဤဆိုက်ဘာဥပဒေကို Terms of Reference (Legal Advisory for Elaboration of Cyber Legal and Policy Framework) ပါ အချက်များနှင့်အညီ ရေးဆွဲထားပါသည်။

ဆိုက်ဘာဥပဒေတွင် အပိုင်း ၈ ပိုင်းပါရှိပါသည်။ ၎င်းအပိုင်း ၈ ပိုင်းတွင် ရည်ညွှန်းစဉ်းကမ်းများ ပါ အရေးကြီးသည့် အဓိကအချက်များကို သက်ဆိုင်ရာအခန်းများဖြစ်သည့် အီလက်ထရောနစ်အစိုးရ၊ အီလက်ထရောနစ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ အချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာမူဝင် စသည်တို့တွင် ထည့်သွင်းရေးဆွဲထားပါသည်။

ယင်းအပိုင်း ၈ ပိုင်းတွင် ပါရှိသည့်အကြောင်းအရာများ၏ အကျဉ်းမှာအောက်ပါအတိုင်းဖြစ်သည်။

**အပိုင်း (၁) နိဒါန်း**

- အပိုင်း (၁)တွင် ဥပဒေ၏အမည် (ဆိုက်ဘာဥပဒေ)နှင့် အာဏာသက်ရောက်မည့် နေ့စွဲ (နိုင်ငံတော်သမ္မတ မှ အမိန့်ထုတ်ပြန်သက်မှတ်သည့် နေ့ရက်) စသည့် ကနဦးအကြောင်းအရာများ ဖော်ပြပါရှိပါသည်။
- ယခုအပိုင်းတွင် ဆိုက်ဘာဥပဒေတွင်အသုံးပြုမည့် စကားရပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် (ဥပမာ-ပုဂ္ဂလ အချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးစသည်) များကို နိုင်ငံတကာ အကောင်းဆုံးမူဝါဒများနှင့်အညီ ဖွင့်ဆိုထားရှိပါသည်။

**အပိုင်း (၂) ရည်ရွယ်ချက်**

အပိုင်း (၂)တွင် သက်ဆိုင်ရာအခန်းများတွင် ပါရှိသည့် ဆိုက်ဘာဥပဒေ၏ ရည်ရွယ်ချက်များကို ထည့်သွင်းရေးဆွဲထားပါသည်။ ယင်းအပိုင်းတွင် ရည်ညွှန်းစဉ်းကမ်းများတွင်ဖော်ပြသည့်အတိုင်း ဆိုက်ဘာဥပဒေ၏ ရည်ရွယ်ချက်များကို အနှစ်ချုပ်ဖော်ပြထားပါသည်။

- သတင်းအချက်အလက် နည်းပညာကို အသုံးပြု၍ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် ဥပဒေရေးရာမူဘောင်တစ်ရပ် ချမှတ်နိုင်ရန်၊
- ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် အစိုးရတစ်ရပ်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန်၊
- သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ အီလက်ထရောနစ် စီးပွားရေးအပေါ် ယုံကြည်မှုမြှင့်တင်ရေးအပါအဝင် ခေတ်မီတိုးတက်သည့် အီလက်ထရောနစ်စီးပွားရေးစနစ် တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
- နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်ရာတွင် အသုံးပြုနိုင်သည့် ဥပဒေအခြေခံကောင်း တစ်ရပ်ဖန်တီးပေးနိုင်ရန်၊
- ပုဂ္ဂလိက လုံခြုံရေးနှင့် အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးနှင့် ပုဂ္ဂလိကသတင်း အချက်အလက် ကောက်ယူခြင်း၊ အသုံးပြုခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း

စသည် တို့အပါအဝင် နိုင်ငံဖြတ်ကျော် အချက်အလက်မျှဝေခြင်း စသည့် အီလက်ထရောနစ် စနစ်သုံး လုပ်ငန်းများအတွက် အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန် ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန်၊

- ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်၍ ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာ မှုခင်းများအား အရေးယူဆောင်ရွက်နိုင်ရန်၊ အခြားလျှို့ဝှက်၊ အရေးကြီးထိန်းသိမ်းထားသည့် သတင်းအချက် အလက်များ နှင့် ကွန်ပျူတာစနစ်များအား ဘူဒါပက်စ် ကွန်ဗင်းရှင်း (Budapest Convention) နှင့်အညီ အကာအကွယ်ပေးဆောင်ရွက်နိုင်ရေး ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီး ပေးနိုင်ရန်၊
- ဤဥပဒေ၏ ရည်ရွယ်ချက်များနှင့် ဆက်စပ်အစိုးရမူဝါဒများအား ထိရောက်စွာအကောင်အထည် ဖော်နိုင်စေရန် အစိုးရအဖွဲ့အစည်းများအား လိုအပ်သည့်အခွင့်အာဏာနှင့် တာဝန်များ ပေးအပ်နိုင်စေရန်။

**အပိုင်း (၃) အီလက်ထရောနစ် အစိုးရ**

အပိုင်း (၃)တွင် ရည်ညွှန်းစဉ်းကမ်းများ အပိုဒ် ၆ (က) ပါ အချက်များနှင့်အညီ အီလက်ထရောနစ် အစိုးရနှင့် သက်ဆိုင်သည့် အချက်များအား ထည့်သွင်းရေးဆွဲထားပါသည်။

ဤအပိုင်းတွင် ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် အစိုးရတစ်ရပ်တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေမည့် အောက်ပါအချက်များကို ထည့်သွင်းရေးဆွဲထားပါသည်။

- က။ အီလက်ထရောနစ် အစိုးရ ဦးဆောင်ကော်မတီ၏ ဖွဲ့စည်းပုံနှင့် အခွင့်အာဏာများရေးဆွဲ ပေးအပ်ခြင်း၊
- ခ။ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်တို့အား အသုံးပြု၍ ပြည် သူ့ဝန်ဆောင်မှု ပေးအပ်ရာတွင် ပိုမိုမြန်ဆန်ထိရောက် အကျိုးရှိစေနိုင်ခြင်း၊
- ဂ။ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ နည်းစဉ်များတွင် အပြန်အလှန်အသုံးပြုနိုင်မည့် အီလက်ထရောနစ် သတင်းအချက်အလက် နည်းစနစ်နှင့် အချက်အလက်ထိန်းသိမ်းရေးဆိုင်ရာ နည်းစနစ်များ (စံသတ်မှတ်ခြင်း နှင့် အလွယ်တကူရယူနိုင်မည့် အစိုးရဆိုင်ရာ အချက်အလက်များ) စသည်တို့အား အသုံးပြုခြင်းကို မြှင့်တင်ခြင်း၊
- ဃ။ အီလက်ထရောနစ် အစိုးရနှင့် စပ်လျဉ်းသည့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊
- င။ အီလက်ထရောနစ် အစိုးရ၏ လုံခြုံရေးနှင့် စိတ်ချယုံကြည်နိုင်မှုအား မြှင့်တင်ပေးခြင်း၊
- စ။ OPEN SOURCE ဆော့ဖ်ဝဲ၊ CLOUD ဝန်ဆောင်မှု၊ လူလုပ်အသိဉာဏ်နှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များအား အရေးယူဆောင်ရွက်ပေးခြင်း၊
- ဆ။ ဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် သတင်း အချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်း၊

**အပိုင်း (၄) အီလက်ထရောနစ် စီးပွားရေး**

အပိုင်း (၄) တွင် ရည်ညွှန်းစဉ်းကမ်းများ အပိုင်း ၆ (ခ) ပါ အချက်များနှင့်အညီ အီလက်ထရောနစ် စီးပွားရေးနှင့် သက်ဆိုင်သည့် အချက်များအား ထည့်သွင်းရေးဆွဲထားပါသည်။

ဤအပိုင်းတွင် ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် စီးပွားရေးတစ်ရပ်တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေမည့် အောက်ပါအချက်များကို ထည့်သွင်းရေးဆွဲထားပါသည်။

က။ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက်များတွင် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု မြှင့်တင်ပေးခြင်း၊

ခ။ အီလက်ထရောနစ် စီးပွားရေး၏အဓိကအစိတ်အပိုင်းများဖြစ်သည့် အီလက်ထရောနစ်စနစ်သုံး ဆက်သွယ်ဆောင်ရွက်ချက်များ၊ အီလက်ထရောနစ် ထိုးမြိုလက်မှတ်များနှင့် အီလက်ထရောနစ်စနစ်သုံး ပေးချေမှု၊ စက္ကူမဲ့ကုန်သွယ်ရေးနှင့် အွန်လိုင်းကုန်သွယ်ရေးများအားအသုံးပြုမှု မြှင့်တင်နိုင်ရန်၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေနှင့် သက်သေခံအက်ဥပဒေပါ အချို့ပုဒ်မများအား UNICITRAL ၏အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ စံဥပဒေနှင့် UNICITRAL ၏ အီလက်ထရောနစ်စနစ်သုံး ထိုးမြိုလက်မှတ်ဆိုင်ရာ စံဥပဒေများနှင့် အညီ ပြင်ဆင်ခြင်း၊

ဂ။ အီလက်ထရောနစ် စီးပွားရေး၏ အသုံးပြုမှုအား လေ့လာဆန်းစစ်နိုင်မည့် မူဝါဒများ ချမှတ်အကောင်အထည် ဖော်ခြင်း၊

ဃ။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေသည် အီလက်ထရောနစ်စီးပွားရေးစနစ်အပေါ်တွင် သက်ရောက် အကာအကွယ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအား အကာအကွယ်ပေးခြင်းနှင့် ဈေးကွက်အတွင်း ယုံကြည်မှု မြှင့်တင်ပေးခြင်း၊

င။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီအပါအဝင် အခြားအစိုးရအဖွဲ့အစည်းများအား အီလက်ထရောနစ် စီးပွားရေးနှင့် ပတ်သက်သည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် အရေးယူ ဆောင်ရွက်နိုင်စေရန် အခွင့်အာဏာများ ပေးအပ်ခြင်း။

ရည်ညွှန်းစဉ်းကမ်း အပိုင်း ၆ (ခ) တွင် ဖော်ပြပါရှိသည့် နိုင်ငံဖြတ်ကျော် သတင်းအချက်အလက်မျှဝေရေး ဆိုင်ရာ အချက်များကို အပိုင်း ၆ (ပုဂ္ဂလိကအချက်အလက်အကာအကွယ်ပေးရေး) တွင် အသေးစိတ် ထည့်သွင်း ရေးဆွဲထားပါသည်။

**အပိုင်း (၅) ဆိုက်ဘာ လုံခြုံရေး**

အပိုင်း (၅) တွင် ရည်ညွှန်းစဉ်းကမ်းများ အပိုင်း ၆ (ဂ) ပါ အချက်များနှင့်အညီ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သည့် အချက်များအား ထည့်သွင်းရေးဆွဲထားပါသည်။

ရည်ညွှန်းစဉ်းကမ်း အပိုင်း ၆ (ဂ) တွင် ဖော်ပြပါရှိသည့် အချို့သောအချက်များ(အီလက်ထရောနစ် စစ်ဆေးရေးနှင့် ထိုးမြိုလက်မှတ်များ) ကို အပိုင်း (၄) (အီလက်ထရောနစ် စီးပွားရေး) တွင်အသေးစိတ် ထည့်သွင်း ရေးဆွဲထားပြီး၊ (ဆိုက်ဘာမူခင်းနှင့်) သက်ဆိုင်သည့် အကြောင်းအရာများအား အပိုင်း (၇)

(ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာမူခင်း) တွင် အသေးစိတ်ထည့်သွင်းရေးဆွဲထားပြီး ပုဂ္ဂလိကအချက်အလက်လုံခြုံရေးနှင့် အကာအကွယ်ပေးရေးကို အပိုင်း (၆) (ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး) တွင် ထည့်သွင်းရေးဆွဲထားပါသည်။ ထို့ကြောင့် ဤအပိုင်း (၅) သည် ဆိုက်ဘာလုံခြုံရေးကို အဓိကထား ရေးဆွဲထားရှိပါသည်။

ဤအပိုင်းတွင် နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်ရာတွင် အသုံးပြုနိုင်သည့် ဥပဒေ အခြေခံကောင်း တစ်ရပ်ဖန်တီးပေးနိုင်မည့် အောက်ပါအချက်များကို ထည့်သွင်းရေးဆွဲထားပါသည်။

က။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ကွန်ယက်များနှင့် သတင်းအချက်အလက် စနစ်များ၏ ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ပေးခြင်း၊

ခ။ နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရန် နည်းလမ်းများချမှတ် အကောင်အထည်ဖော်ခြင်း၊

ဂ။ အရေးကြီးသည့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံအဖြစ် သတ်မှတ်ပေးနိုင်ရန် လက်တွေ့အသုံးပြုနိုင်မည့် ဥပဒေစည်းမျဉ်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

ဃ။ အရေးကြီးသည့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံအဖြစ် အကာအကွယ်ပေးနိုင်ရန် လက်တွေ့အသုံးပြုနိုင်မည့် ဥပဒေစည်းမျဉ်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

င။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ (သတင်းအချက်အလက် နည်းပညာဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ mCERT) အား ဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်နိုင်ရန် အခွင့်အာဏာများ၊ တာဝန်များ ပေးအပ်ခြင်း၊

**အပိုင်း (၆) ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး**

အပိုင်း (၆)တွင် ရည်ညွှန်းစဉ်းကမ်းများ အပိုဒ် ၆ (ဂ) ပါ အချက်များနှင့်အညီ ပုဂ္ဂလိကအချက်အလက်အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည့် အချက်များအား ထည့်သွင်းရေးဆွဲထားပါသည်။

ဤအပိုင်းတွင် ပုဂ္ဂလိကအချက်အလက် အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည့် အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန် ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန် အတွက် အောက်ပါအချက်အလက်များ ထည့်သွင်းရေးဆွဲထားပါသည်။

က။ ပုဂ္ဂလိကအချက်အလက် အကာအကွယ်ပေးရေး ကော်မရှင်ဖွဲ့စည်းနိုင်ရေးနှင့် ၎င်း၏တာဝန်နှင့် အခွင့်အရေးများ သတ်မှတ်ပြဌာန်းခြင်း၊

ခ။ GDPR (အထွေထွေအချက်အလက် အကာအကွယ်ပေးရေး စည်းမျဉ်း) နှင့်အညီ နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ "ပုဂ္ဂလိက အချက်အလက်" ဟူသောစကားရပ်အား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊

ဂ။ GDPR (အထွေထွေအချက်အလက် အကာအကွယ်ပေးရေး စည်းမျဉ်း)နှင့်အညီ နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ "ပုဂ္ဂလိက အချက်အလက် အကာအကွယ်ပေးရေး နည်းလမ်းများ" အပါအဝင် အခြားမူဝါဒများ ချမှတ်ခြင်း၊

ဃ။ အနှောင့်အယှက်ဖြစ်စေသည့် သတင်းအချက်အလက် (Spam) တို့အား အရေးယူထိန်းချုပ်ခြင်း နှင့်

င။ လူတစ်ဦးခြင်း၏ ပုဂ္ဂလိက အချက်အလက် လုံခြုံရေးဆိုင်ရာ အခွင့်အရေးနှင့် အဖွဲ့အစည်းများ၏ သင့်လျော်သော အခြေအနေတစ်ရပ်တွင် ပုဂ္ဂလိကအချက်အလက်များအပေါ် ရယူအသုံးချပိုင်ခွင့် (အီလက်ထရောနစ် စနစ်သုံး နိုင်ငံဖြတ်ကျော် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ စည်းကမ်းများ အပါအဝင်) အား အသိအမှတ်ပြုခြင်း။

**အပိုင်း (၇) ကွန်ပျူတာ အလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်း**

အပိုင်း (၇)တွင် ရည်ညွှန်းစည်းကမ်းများ အပိုဒ် ၆ (ဂ) ပါ အချက်များနှင့်အညီ ကွန်ပျူတာ အလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်း နှင့် သက်ဆိုင်သည့် အချက်များအား ထည့်သွင်းရေးဆွဲထားပါသည်။

အပိုင်း (၇)တွင် ရည်ညွှန်းစည်းကမ်းများ အပိုဒ် ၉ (ခ) ပါ အချက်များအရ ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) နှင့်အညီဖြစ်စေရန်အတွက် ရေးဆွဲထားပါသည်။

ဤအပိုင်းတွင် ကွန်ပျူတာ အလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်းနှင့် သက်ဆိုင်သည့် အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန် ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန် အတွက် အောက်ပါအချက်အလက်များ ထည့်သွင်းရေးဆွဲထားပါသည်။

က။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်

ခ။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်၍ ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်းများအား အရေးယူဆောင်ရွက်နိုင်ရန်၊ အခြားလျှို့ဝှက်၊ အရေးကြီးထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ နှင့် ကွန်ပျူတာစနစ်များအား ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) နှင့်အညီ အကာအကွယ်ပေးဆောင်ရွက်နိုင်ရေး ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးခြင်း၊

**အပိုင်း (၈) အထွေထွေ**

ဤအပိုင်းတွင် ဥပဒေတစ်ရပ်ရှိ ပါသင့်ပါထိုက်သည့် ပုဒ်များနှင့် အခြားအထွေထွေအကြောင်းအရာများ ထည့်သွင်းရေးဆွဲထားပါသည်။



ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

**အပိုင်း (၁)**

**နိဒါန်း**

**အခန်း (၁)**

**အမည်နှင့် အာဏာတည်မည့်နေ့စွဲ**

၁။ ဤဥပဒေကို မြန်မာဆိုက်ဘာဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာ တည်စေရမည်။

**အခန်း (၂)**

**အဓိပ္ပါယ်ဖော်ပြချက်**

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။

က။ ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) ဆိုသည်မှာ ဥရောပကောင်စီ၏ ဆိုက်ဘာမှုခင်းများ အပေါ်အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက် (CETS No.185) ကိုဆိုလိုသည်။

ခ။ ဆိုက်ဘာလုံခြုံရေး ဆိုသည်မှာ ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ်တစ်ရပ်အား အောက်ပါအခြေအနေ တွင် ဆက်လက်တည်ရှိနေရန် တရားမဝင် ပင်ရောက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းမှ ကာကွယ်ထားသည်ကို ဆိုလိုသည်။ (က) ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာ စနစ်သည် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ခြင်း၊ (ခ) ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာ စနစ်၏ တည်တံ့ခိုင်မြဲမှုအား ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း၊ (ဂ) ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာ စနစ်အား အသုံးပြု၍ သိမ်းဆည်းထားသည့် သို့မဟုတ် လုပ်ငန်းလုပ်ဆောင်သည့် သို့မဟုတ် လွှင့်ထုတ်သည့် သတင်းအချက်အလက်၏ လုံခြုံရေးနှင့် တည်တံ့ခိုင်မြဲမှု အား ထိန်းသိမ်းထားနိုင်ခြင်း။

ဂ။ ကွန်ပျူတာဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊ တနေရာမှ တနေရာ သို့ ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သော အချိန်၌ပြန်လည် ထုတ်ဖော် အသုံးပြုခြင်း၊ သချာနှင့် ယုတ္တိပေဒ ဆိုင်ရာနည်းလမ်းများ အသုံးပြုခြင်းတို့အား လျှပ်စစ်သံလိုက် သို့မဟုတ် အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ သံလိုက်ဓါတ်ဖြင့် ဖြစ်စေ၊ အလင်းတန်းဖြတ်သန်းခြင်းနည်းဖြင့် ဖြစ်စေ၊ အခြား နည်းပညာဖြင့် ဖြစ်စေ ဆောင်ရွက်သည့် ပစ္စည်းကိရိယာကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် ပစ္စည်းကိရိယာများ မပါဝင်ပါ။

ဃ။ ကွန်ပျူတာစနစ် ဆိုသည်မှာ (က) သတင်းအချက်အလက် နည်းပညာစနစ် (ခ) လုပ်ငန်းထိန်းချုပ်မှု စနစ်၊ ယူစွဲပေဒ ထိန်းချုပ်မှုနှင့် သတင်းအချက်အလက် ရယူခြင်းစနစ်နှင့် ဖြန့်ဝေမှုထိန်းချုပ်သည့်စနစ်များ အစရှိသည့် လုပ်ငန်းများအား လုပ်ဆောင်နိုင်စေရန် ချိတ်ဆက်ထားသည့် ကွန်ပျူတာ အစုအဖွဲ့ကို ဆိုလိုသည်။

င။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်အမှတ် ၁၀/ ၂၀၁၄ (စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ) ဆိုလိုသည်။

စ။ ထိန်းချုပ်သူ ဆိုသည်မှာ လူတစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖြစ်စေ အစိုးရအဖွဲ့အစည်းဖြစ်စေ တစ်ဦးချင်း သို့မဟုတ် ပူးပေါင်း၍ဖြစ်စေ ပုဂ္ဂလိကအချက်အလက်များ ရယူခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် နည်းလမ်းများအား ထိန်းချုပ်သူကို ဆိုလိုသည်။

ဆ။ မူပိုင်ခွင့် ဥပဒေဆိုသည်မှာ [အတည်ပြုပြီးသည့် အမည်ကို ထည့်သွင်းရန်]

ဇ။ အီလက်ထရောနစ် စီးပွားရေးဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ တောင်းဆိုမှုကြောင့် အီလက်ထရောနစ် နည်းအား အသုံးပြု၍ နေရာတစ်ခုမှ လက်ခံသူထံသို့ ပေးအပ်သည့် စီးပွားရေးရာဝန်ဆောင်မှု တစ်ရပ်ကိုဆိုလိုသည်။ ဤစကားရပ်အား အဓိပ္ပါယ်ဖွင့်ဆိုရန် (က) "နေရာတစ်ခုမှ" ဆိုသည်မှာ နှစ်ဖက်သော သူများသည် အတူတကွရှိနေခြင်း မဟုတ်သည်ကို ဆိုလိုသည်။ (ခ) "အီလက်ထရောနစ်" နည်းအားဖြင့် ဆိုသည် မှာ ဝန်ဆောင်မှုအားရယူခြင်းနှင့် တောင်းဆိုခြင်းတို့အား အီလက်ထရောနစ် စနစ်သုံးကိရိယာ တစ်ရပ်အား အသုံးပြု၍ ကြိုးဖြင့်ဖြစ်စေ ရေဒီယိုဖြင့်ဖြစ်စေ အလင်းအားဖြင့်ဖြစ်စေ လျှပ်စစ်သံလိုက်နည်းဖြင့်ဖြစ်စေ ပြုလုပ်ရယူခြင်းအား ဆိုလိုသည်။ (ဂ) "ဝန်ဆောင်မှုအား ရယူရန် တစ်ဦးတစ်ယောက်ခြင်း၏ တောင်းဆိုမှု" ဆိုသည်မှာ ဝန်ဆောင်မှုသည် လူတစ်ဦးချင်းမှ လွှင့်ထုတ်တောင်းဆိုသည့် အချက်အလက်များအရ ပေးအပ်သည့် ဝန်ဆောင်မှုအား ဆိုလိုသည်။

ဈ။ မရှိမဖြစ် ဝန်ဆောင်မှုဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည့်သူ့လုံခြုံရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအတွက် မရှိမဖြစ် အရေးပါသည့် ဝန်ဆောင်မှုအားလုံးကို ဆိုလိုသည်။

ည။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဆိုသည်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၁၄ ဖြစ်သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ဆိုလို သည်။

ဋ။ သက်သေခံ အက်ဥပဒေဆိုသည်မှာ (အိန္ဒိယအက်ဥပဒေအမှတ် ၁/၁၈၇၂) သက်သေခံ အက်ဥပဒေကို ဆိုလိုသည်။

ဌ။ ITCSD ဆိုသည်မှာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးနည်းပညာဌာန ကိုဆိုလိုသည်။

ဍ။ ဥပဒေဆိုသည်မှာ ဤဥပဒေကို ဆိုလိုသည်။

ပ။ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးခြင်း (အချက်အလက်ပိုင်ရှင်) ၏ ဝိသေသလက္ခဏာ အား ခွဲခြားဖော်ပြနိုင်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာကို ဆိုလိုသည်။ ခွဲခြားနိုင်သည့် ပုဂ္ဂိုလ်ဆိုသည် မှာ ၎င်း၏ အမည်၊ မှတ်ပုံတင်အမှတ်၊ တည်နေရာ၊ အွန်လိုင်းသက်သေခံကဒ်ပြား တို့အပြင် ခန္ဓာကိုယ်သွင်ပြင် ဇီဝကမ္မရုပ်သွင်၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု သို့မဟုတ် လူမှုရေးရာ အမှတ်အသားကို အခြေခံ၍ ခွဲခြား သိမြင်နိုင်သည့် သူကို ဆိုလိုသည်။

က။ ပုဂ္ဂိုလ်ရေး အချက်အလက် ချိုးဖောက်ခြင်းဆိုသည်မှာ ထုတ်လွှင့်ထားသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် သို့မဟုတ် အခြားနည်းဖြင့် လုပ်ငန်းဆောင်ရွက်ထားသည့် ပုဂ္ဂိုလ်ရေးအချက်အလက်တစ်စုံတစ်ရာအား ဥပဒေနှင့်မညီသည့် အလကားတူကိစ္စရပ်များ ဖြစ်စေနိုင်သည့် လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခြင်းကို ဆိုလိုသည်။

တ။ လုပ်ငန်းစဉ်ဆောင်ရွက်သူ ဆိုသည်မှာ ထိန်းချုပ်သူ၏ကိုယ်စား ပုဂ္ဂိုလ်ရေးအချက်အလက်များအား ဆောင်ရွက်သည့် လူပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်း အခြားလွှဲအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များကို ဆိုလိုသည်။

ထ။ လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း ဆိုသည်မှာ ပုဂ္ဂိုလ်ရေးအချက်အလက် သို့မဟုတ် ပုဂ္ဂိုလ်ရေးအချက်အလက် အစုအဖွဲ့များအား စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ အုပ်စုခွဲခြင်း၊ ပုံစံချခြင်း၊ သိမ်းဆည်းခြင်း၊ စီလျော်အောင် ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြန်လည်ရယူခြင်း၊ အကြံပြုခြင်း၊ အသုံးပြုခြင်း၊ ထုတ်လွှင့်ပြသခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် ရယူနိုင်ရန် စီစဉ်ခြင်း၊ ထိန်းညှိခြင်း၊ ပေါင်းစပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်စီးခြင်း စသည်တို့အား အလိုအလျောက်ဖြစ်စေ၊ အလိုအလျောက်မဟုတ်သည့် နည်းလမ်းဖြင့်ဖြစ်စေ လုပ်ဆောင်သည့် လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက် အစုအဖွဲ့များကို ဆိုလိုသည်။

ဒ။ UNICITRAL ၏အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ စံဥပဒေဆိုသည်မှာ (၁၉၉၆၊ ၁၉၉၈ တွင်ထပ်မံ ဖြည့်သွင်းသည့် အပိုင်း ၅ ခုအပါအဝင်) UNICITRAL ၏အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ စံဥပဒေကို ဆိုလိုသည်။

ဓ။ UNICITRAL ၏အီလက်ထရောနစ်ထိုးမြဲလက်မှတ်ဆိုင်ရာ စံဥပဒေဆိုသည်မှာ (၂၀၀၁) UNICITRAL ၏အီလက်ထရောနစ်ထိုးမြဲလက်မှတ်ဆိုင်ရာ စံဥပဒေကို ဆိုလိုသည်။

အပိုင်း (၂)

ရည်ရွယ်ချက်

အခန်း (၃)

မြန်မာဆိုက်ဘာဥပဒေ၏ ရည်ရွယ်ချက်များ

၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ သတင်းအချက်အလက် နည်းပညာကို အသုံးပြု၍ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အဖြစ်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် ဥပဒေရေးရာမူဘောင်တစ်ရပ် ချမှတ်နိုင်ရန်၊

ခ။ ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် အစိုးရတစ်ရပ်တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်၊

ဂ။ သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ အီလက်ထရောနစ် စီးပွားရေးအပေါ် ယုံကြည်မှုမြှင့်တင်ရေး အပါအဝင် ခေတ်မီတိုးတက်သည့် အီလက်ထရောနစ်စီးပွားရေးစနစ် တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်၊

ဃ။ နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်ရာတွင် အသုံးပြုနိုင်သည့် ဥပဒေ အခြေခံကောင်း တစ်ရပ်ဖန်တီးပေးနိုင်ရန်၊

င။ ပုဂ္ဂလိက လုံခြုံရေးနှင့် အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးနှင့် ပုဂ္ဂလိကသတင်း အချက်အလက် ကောက်ယူခြင်း၊ အသုံးပြုခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း စသည် တို့အပါအဝင် နိုင်ငံခြားကျော် အချက်အလက်မှုဝေခြင်း စသည့် အီလက်ထရောနစ် စနစ်သုံး လုပ်ငန်းများအတွက် အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန် ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန်၊

စ။ ဆိုက်ဘာမူခင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်၍ ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာ မူခင်းများအား အရေးယူဆောင်ရွက်နိုင်ရန်၊ အခြားလျှို့ဝှက်၊ အရေးကြီးထိန်းသိမ်းထားသည့် သတင်းအချက် အလက်များ နှင့် ကွန်ပျူတာစနစ်များအား ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) နှင့်အညီ အကာအကွယ်ပေးဆောင်ရွက်နိုင်ရေး ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီး ပေးနိုင်ရန်၊

ဆ။ ဤဥပဒေ၏ ရည်ရွယ်ချက်များနှင့် ဆက်စပ်အစိုးရမူဝါဒများအား ထိရောက်စွာအကောင်အထည် ဖော်နိုင်စေရန် အစိုးရအဖွဲ့အစည်းများအား လိုအပ်သည့်အခွင့်အာဏာနှင့် တာဝန်များ ပေးအပ်နိုင်စေရန်။

**အပိုင်း (၃)**

**အီလက်ထရောနစ် အစိုးရ**

**အခန်း (၄)**

**ဤအပိုင်း၏ ရည်ရွယ်ချက်များ**

၅။ ဤအပိုင်းရည်ရွယ်ချက်များမှာ ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် အစိုးရတစ်ရပ်တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေမည့် အောက်ပါအချက်များအား ချမှတ်အကောင်အထည်ဖော်နိုင်ရန်ဖြစ်ပါသည်။

က။ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်တို့အား အသုံးပြု၍ ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ရာတွင် ပိုမိုမြန်ဆန်ထိရောက် အကျိုးရှိစေနိုင်ခြင်း၊

ခ။ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ နည်းစဉ်များတွင် အပြန်အလှန်အသုံးပြုနိုင်မည့် အီလက်ထရောနစ် သတင်းအချက်အလက် နည်းစနစ်နှင့် အချက်အလက်ထိန်းသိမ်းရေးဆိုင်ရာ နည်းစနစ်များ (စံသတ်မှတ်ခြင်း နှင့် အလွယ်တကူရယူနိုင်မည့် အစိုးရဆိုင်ရာ အချက်အလက်များ) စသည်တို့အား အသုံးပြုခြင်းကို မြှင့်တင်ခြင်း၊

ဂ။ အီလက်ထရောနစ် အစိုးရနှင့် စပ်လျဉ်းသည့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊

ဃ။ အီလက်ထရောနစ် အစိုးရ၏ လုံခြုံရေးနှင့် စိတ်ချယုံကြည်နိုင်မှုအား မြှင့်တင်ပေးခြင်း၊

င။ OPEN SOURCE ဆော့ဖ်ဝဲ၊ CLOUD ဝန်ဆောင်မှု၊ လူလုပ်အသိဉာဏ်နှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များအား အရေးယူဆောင်ရွက်ပေးခြင်း၊

စ။ ဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် သတင်းအချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်း၊

ဆ။ ဤဥပဒေ၏ ရည်ရွယ်ချက်များနှင့် ဆက်စပ်အစိုးရမူဝါဒများအား ထိရောက်စွာအကောင်အထည်ဖော်နိုင်စေရန် အစိုးရအဖွဲ့အစည်းများအား လိုအပ်သည့်အခွင့်အာဏာနှင့် တာဝန်များ ပေးအပ်ခြင်း။

**အခန်း (၅)**

**အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီ၏ အခန်းကဏ္ဍနှင့် တာဝန်များ**

၆။ [ဤပုဒ်မတွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ပါ အီလက်ထရောနစ်အစိုးရဦးဆောင် ကော်မတီ၏ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ရန်ပုံငွေရရှိရေးဆိုင်ရာ အပိုဒ်ကိုထည့်သွင်းဖော်ပြရန်။]

၇။ ဤဥပဒေအာဏာမတိုင်မီ ဖွဲ့စည်းခဲ့သည့် အီလက်ထရောနစ်အစိုးရ ဦးဆောင် ကော်မတီသည် အသစ်ထပ်မံ ဖွဲ့စည်းသည့် အီလက်ထရောနစ်အစိုးရ ဦးဆောင် ကော်မတီမတိုင်မီ ဆက်လက်အာဏာတည်ရှိစေရမည်။

၈။ အီလက်ထရောနစ်အစိုးရ ဦးဆောင် ကော်မတီသည် အောက်ပါတာဝန်များအား ဆောင်ရွက်ရမည်။

က။ ပုဒ်မခွဲ (ခ)မှ (န) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ရန်၊

ခ။ အီလက်ထရောနစ်အစိုးရ စနစ်တစ်ရပ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် လိုအပ်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်၊

ဂ။ အီလက်ထရောနစ်အစိုးရ စနစ်တစ်ရပ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် နိုင်ငံတကာတွင် အောင်မြင်စွာအသုံးပြုနေသည့် နိုင်ငံများ၏ အလေ့အကျင့်ကောင်းများကို အခြေခံ၍ ဦးစားပေး အီလက်ထရောနစ် အစိုးရစနစ်အပေါ် လမ်းညွှန်မှုပေးရန်၊

ဃ။ E-Government Master Plan ပါအချက်များအား စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် လမ်းညွှန်မှုပေးရန်၊

င။ အီလက်ထရောနစ်အစိုးရ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဤဥပဒေပါ တာဝန်များအား ထမ်းဆောင်ရာတွင် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းသည့် စီမံကိန်းများ ဘဏ္ဍာငွေများအား အတည်ပြုခြင်း၊ သုံးသပ်စစ်ဆေးခြင်း စသည့်ကြီးကြပ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊

စ။ e-ID လုပ်ငန်းကော်မတီ၏ ဤဥပဒေပါ တာဝန်များအား ထမ်းဆောင်ရာတွင် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ဆက်လျဉ်းသည့် စီမံကိန်းများ ဘဏ္ဍာငွေများအား အတည်ပြုခြင်း၊ သုံးသပ်စစ်ဆေးခြင်း စသည့်ကြီးကြပ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊

ဆ။ နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များစသည့် မူဝါဒများနှင့် တာဝန်များထမ်း ဆောင်ရာတွင် အစိုးရအား လမ်းညွှန်ပေးရန်၊

ဇ။ အစိုးရမှ ပေးအပ်လျက်ရှိသည့် နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများအား ယုံကြည်မှုရှိစေရန်နှင့် လုံခြုံမှု ရှိရေး လုပ်ဆောင်ပေးရန်။

ဈ။ သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံတည်ဆောက်ခြင်း အပါအဝင် အစိုးရမှပေးအပ် လျက်ရှိသည့် နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများ၏ တိုးတက်ရေး၊ အကောင်အထည်ဖော်ရေး၊ ဆောင်ရွက် ရေးနှင့် ဝန်ဆောင်မှုရယူခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ကြီးကြပ်လမ်းညွှန်မှုပေးရန်၊

ည။ Cloud Computing Service၊ Open Source Software နှင့် လူလုပ်အသိဉာဏ်တို့အပါအဝင် ဤဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်နိုင်မည့် ဆော့ဖ်ဝဲများနှင့် ဝန်ဆောင်မှုများအား တိုးတက်စေရန်နှင့် အသုံးပြုခြင်းအား မြှင့်တင်ပေးရန်။

၆။ သက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနများကိုယ်စား နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများအား ရယူဆောင်ရွက်ပေးရန်။

၇။ အစိုးရအဖွဲ့အစည်းများတွင် နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများအပေါ် မှားယွင်း ရင်းနှီးမြှုပ်နှံမှုများအား တားဆီးနိုင်မည့် နည်းလမ်းများ ချမှတ်ခြင်းနှင့် အပြန်အလှန်အသုံးပြုနိုင်မည့် အီလက်ထရောနစ် သတင်းအချက်အလက် နည်းစနစ်နှင့် အချက်အလက်ထိန်းသိမ်းရေးဆိုင်ရာ နည်းစနစ်များ (စံသတ်မှတ်ခြင်း နှင့် အလွယ်တကူရယူနိုင်မည့် အစိုးရဆိုင်ရာ အချက်အလက်များ၊ သတင်းအချက်အလက်များ စာရွက်စာတမ်းများအား စက်ပစ္စည်းသုံး၍ အလွယ်တကူ ရှာဖွေနိုင်စေခြင်း) စသည်တို့အား အသုံးပြုခြင်းကို မြှင့်တင်ခြင်း။

၈။ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုနယ်ပယ်တွင် စာရွက်စာတမ်းများအစား ဒစ်ဂျစ်တယ်စနစ်အသုံးပြုစေခြင်းဖြင့် စက္ကူဖြင့်ပြုလုပ်ထားသည့် စာရွက်စာတမ်းများ ထုတ်ဝေခြင်း၊ လက်ခံခြင်း၊ ဖြန့်ချိခြင်း နှင့် ထိန်းသိမ်းခြင်းတို့အား လျော့ချနိုင်ရန်။

၉။ နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ ကိစ္စရပ်များ အတွက် အစိုးရအဖွဲ့အစည်းများအား အကြံပေးခြင်း စီမံကိန်းများအား စီမံခန့်ခွဲခြင်းနှင့် အခြားဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် လိုအပ်သည့်ပစ္စည်းများအား ထောက်ပံ့ပေးရန်။

၁၀။ နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ ကိစ္စရပ်များ အတွက် အစိုးရအဖွဲ့အစည်းများ၏ စွမ်းရည်တိုးတက်စေရေး ဆောင်ရွက်ပေးရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ပေးရန်။

၁၁။ ပြည်သူလူထုသို့ ပေးအပ်လျက်ရှိသည့် ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များအား မသန်စွမ်းသူများအပါအဝင် ပြည်သူများတပြေးညီသိရှိနိုင်စေရန် တတ်နိုင်သမျှ အင်တာနက်ကွန်ယက်တွင် ရယူနိုင်စေရန် နည်းလမ်းများ ချမှတ်ဆောင်ရွက်ပေးရန်။

၁၂။ အစိုးရအဖွဲ့အစည်း၏ နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ ကိစ္စရပ်များ တိုးတက်စေရန် သုတေသနနှင့် အခြားနည်းလမ်းများ မြှင့်တင်ဆောင်ရွက်ပေးရန်။

၁၃။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ ကိစ္စရပ်များ တိုးတက်စေရန် သုတေသနနှင့် အခြားနည်းလမ်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရန်။

၁၄။ နည်းပညာ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ ကိစ္စရပ်များ တိုးတက်စေရန် သုတေသနနှင့် အခြားနည်းလမ်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်မှုအား ကြီးကြပ်မြှင့်တင်ပေးရန်။

န။ အစိုးရမှ ပြုလုပ်သည့် မည်သည့်လုပ်ငန်းစဉ်မဆို တရားဝင် သတ်မှတ်ထားသည့် “.gov.mm” ကို ကျယ်ပြန့်စွာအသုံးပြုခြင်းအား မြှင့်တင်ပေးရန်၊

ပ။ အခြားတည်ဆဲဥပဒေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီထံ အခါအားလျော်စွာ ချမှတ်သည့် တာဝန်များအား ထမ်းဆောင်ရန်၊

ဖ။ အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် တူညီသည့် လုပ်ငန်းတာဝန်များရှိပါက ပူးပေါင်းဆောင်ရွက်သွားရန်၊

ဗ။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်းဆောင်ရွက်သွားရန်။

၉။ ဤအခန်းတွင် ပါရှိသည့် မည်သည့်ပြဌာန်းချက် တစ်စုံတစ်ရာကမှ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီ၏ အဖွဲ့ဝင်များအား ၎င်းတို့၏တာဝန်အရ လုပ်ဆောင်သည့် ကိစ္စရပ်များအပေါ်အကြောင်းပြု၍ ရုံးတော်၏ရှေ့မှောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း သို့မဟုတ် အခြားတာဝန်ရှိစေခြင်း စသည်တို့အား ဖြစ်ပေါ်စေခြင်း မရှိစေရ။

**အခန်း (၆)**

**အီလက်ထရောနစ် အစိုးရ ဦးဆောင်ကော်မတီ၏ လုပ်ပိုင်ခွင့်များ**

၁၀။ ဤဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီသည် ၎င်း၏ တာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိသည်။

၁၁။ ပုဒ်မ ၁၀ ပါ အထွေထွေလုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ၊ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ အစိုးရအဖွဲ့အစည်း၏ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာ၊ အချက်အလက် အကာအကွယ်ပေးရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံတကာ အသိအမှတ်ပြုစံနှုန်းများနှင့်အညီ စံသတ်မှတ် အသုံးပြုနိုင်စေရန် လိုအပ်သည့် လမ်းညွှန်မှုများနှင့် အသုံးပြုမှုနည်းလမ်းများ ချမှတ်ထုတ်ပြန်နိုင်ခြင်း၊

ခ။ အစိုးရအဖွဲ့အစည်း၏ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာ၊ အချက်အလက် အကာအကွယ်ပေးရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံတကာ အသိအမှတ်ပြုစံနှုန်းများနှင့်အညီ



အမျိုးအစားခွဲခြားသတ်မှတ် အသုံးပြုနိုင်စေရန် လိုအပ်သည့် လမ်းညွှန်မှုများနှင့် အသုံးပြုမှုနည်းလမ်းများ ချမှတ်ထုတ်ပြန်နိုင်ခြင်း၊

ဂ။ အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အလွဲသုံးစားပြုမှုမှကာကွယ်နိုင်စေရန် အခြားပုဂ္ဂိုလ်များ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပနှင့် ပြည်တွင်းရှိ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

ဃ။ အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်အခြား ပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ သီးခြားစီဖြစ်စေ သင်တန်းများ ပို့ချခြင်း၊ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း နှင့် ပညာသင်ဆုပေးအပ်ခြင်း စသည်တို့အား ပြုလုပ်နိုင်ခြင်း၊

င။ ဤဥပဒေပါ တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း၊

စ။ အခန်း (၅)တွင် ဖော်ပြပါရှိသည့် တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရယူအသုံးပြု သည့် နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း၊

ဆ။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ မည့်သည့်ပုဂ္ဂိုလ်ဖြစ်ဖြစ်စေ အဖွဲ့အစည်း ပူးပေါင်းတည်ထောင် ခြင်း၊ အသင်းအဖွဲ့တည်ထောင်ခြင်း သို့မဟုတ် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊

ဇ။ အခန်း (၅)တွင် ဖော်ပြပါရှိသည့် တာဝန်များအား အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီမှ သို့မဟုတ် ၎င်း၏ကိုယ်စား ပေးအပ်သည့် ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများအတွက် အခကြေးငွေ ရယူပိုင်ခွင့်ရှိခြင်း၊

ဈ။ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ အလှူငွေ နှင့် ရန်ပုံငွေများ လက်ခံရယူနိုင်ခြင်းနှင့် ယင်းသို့ ရရှိနိုင်စေရန် လုပ်ဆောင်ပိုင်ခွင့်ရှိခြင်း၊

ည။ အီလက်ထရောနစ် အစိုးရ ဦးဆောင်ကော်မတီ၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ အလှူငွေ နှင့် ရန်ပုံငွေများ စသည့်ငွေရေးကြေးရေး အထောက်အပံ့များနှင့် အခြားသော အထောက်အပံ့များအား ပေးအပ်နိုင်ခွင့်ရှိခြင်း။

ဋ။ လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ကြေငြာ ပိုင်ခွင့်ရှိခြင်း။

အခန်း (၇)

အစိုးရ၏ အီလက်ထရောနစ် စနစ်များအပေါ် ယုံကြည်နိုင်စွမ်းနှင့် ၎င်းတို့၏လုံခြုံရေး

၁၂။ ပုဒ်မ ၉နှင့် ၁၀ ပါ လုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ ပုဒ်မ ၁၃နှင့်အညီ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ အစိုးရ၏ အီလက်ထရောနစ် စနစ်များအပေါ် ယုံကြည်နိုင်စွမ်းနှင့် ၎င်းတို့၏လုံခြုံရေးအတွက် လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ကြေငြာ ပိုင်ခွင့်ရှိခြင်း။

ခ။ အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံ အပေါ် စစ်ဆေးမှုပြုလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်အား ယင်းသို့ပြုလုပ်ရန် အခွင့်အာဏာပေးအပ်ခြင်း၊

၁။ နည်းပညာ သို့မဟုတ် အွန်လိုင်းဝန်ဆောင်မှု၏ ယုံကြည်နိုင်စွမ်းနှင့် လုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သည့် အားနည်းချက်များရှာဖွေနိုင်စေရန်

၂။ ယင်းသို့ စစ်ဆေးပေးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ တောင်းဆိုလာလျှင်ဖြစ်စေ။

ဂ။ ပုဒ်မ ၁၂ (ခ) အရ လုပ်ဆောင်သည့် စစ်ဆေးမှု၏ ရလဒ်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းထံ အစီရင်ခံ တင်ပြခြင်း၊

ဃ။ အောက်ပါတို့အား အီလက်ထရောနစ်အစိုးရ ဦးဆောင် ကော်မတီသို့ ဖြစ်စေ ၎င်းမှ လွှဲအပ်ထားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းထံမှ သတင်းအချက်အလက် ရယူနိုင်စေရန် တောင်းခံခြင်း သို့မဟုတ် ထိုသို့ရယူနိုင်ရန် လိုအပ်သည့် အစီအမံများ ချမှတ်စေခြင်း၊

၁။ အီလက်ထရောနစ် အစိုးရနှင့်ပတ်သက်သည့် မည်သည့် နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှု၊ သတင်းအချက်အလက် သို့မဟုတ် စာရွက်စာတမ်းကိုဖြစ်စေ

၂။ အဆိုပါ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှု၊ သတင်းအချက်အလက် သို့မဟုတ် စာရွက်စာတမ်းတည်ရှိသည့် မည့်သည့်ဥပစာကိုဖြစ်စေ

င။ ITCSD၊ National Cyber Security Center နှင့် mmCERT တို့နှင့်အခြား အီလက်ထရောနစ်အစိုးရ ဦးဆောင်ကော်မတီမှ သင့်တော်သည်ဟု ယူဆသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အောက်ပါ အခြေအနေများ တွင် တွေ့ရှိရသည့် အားနည်းချက်များအား ပြန်လည်ကုစားနိုင်စေရန် လိုအပ်သည့် ဆိုက်ဘာလုံခြုံရေးနှင့် အစိုးရ အီလက်ထရောနစ် စနစ်များအပေါ် ယုံကြည်မှုတိုးမြှင့်နိုင်စေရန် စီမံဆောင်ရွက်ခြင်း၊

၁။ ပုဒ်မ ၁၂ (ခ) အရ စစ်ဆေးမှုမှ တွေ့ရှိရသည့် အားနည်းချက်များ

၂။ ပုဒ်မ ၁၂ (ဃ) အရ တောင်းခံရရှိသည့် နည်းပညာ၊ သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများအပေါ် စစ်ဆေးရာမှ တွေ့ရှိရသည့် အားနည်းချက်များ

၁၃။ ပုဒ်မ ၁၂ ပါ အီလက်ထရောနစ်အစိုးရ ဦးဆောင်ကော်မတီ၏ အခွင့်အရေးများသည် သတင်းအချက်အလက်၊ နည်းပညာ၊ အွန်လိုင်းဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ရယူခြင်းအပေါ် တည်ဆဲဥပဒေတစ်ရပ်ဖြင့် ကန့်သတ်မှုခြင်း၊ တားမြစ်ခြင်း တို့ရှိပါက ၎င်းတို့နှင့် အညီဖြစ်စေရမည်။

**အခန်း (၈)**

**အီလက်ထရောနစ် အစိုးရ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ**

၁၄။ [ဤပုဒ်မတွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ပါ အီလက်ထရောနစ်အစိုးရ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ရန်ပုံငွေရရှိရေးဆိုင်ရာ အပိုဒ်ကိုထည့်သွင်းဖော်ပြရန်။]

၁၅။ အီလက်ထရောနစ် အစိုးရ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် အီလက်ထရောနစ် အစိုးရ ဦးဆောင်ကော်မတီနှင့် ၎င်း၏ အာဏာလွှဲအပ်ထားသည့် အဖွဲ့အစည်း၏ ကြီးကြပ်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက် ရမည်။

**အခန်း (၉)**

**e-ID လုပ်ငန်းကော်မတီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ**

၁၆။ (ဤပုဒ်မတွင် အီလက်ထရောနစ်အစိုးရ ဦးဆောင်ကော်မတီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၈ ပါ e-ID လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ရန်ပုံငွေရရှိရေးဆိုင်ရာ အပိုဒ်ကိုထည့်သွင်းဖော်ပြရန်။)

၁၇။ e-ID လုပ်ငန်းကော်မတီသည် အီလက်ထရောနစ် အစိုးရ ဦးဆောင်ကော်မတီနှင့် ၎င်း၏ အာဏာလွှဲအပ်ထားသည့် အဖွဲ့အစည်း၏ ကြီးကြပ်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက် ရမည်။

**အခန်း (၁၀)**

**အီလက်ထရောနစ် အစိုးရနှင့် သက်ဆိုင်သည့် အခြားအစိုးရအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများ**

၁၈။ အစိုးရအဖွဲ့အစည်းများ အားလုံးသည် ဤဥပဒေနှင့်တကွ အခြားတည်ဆဲဥပဒေများနှင့်အညီ အောက်ပါ တာဝန်ဝတ္တရားများအား ထမ်းဆောင်ရန် တာဝန်ရှိသည်။

က။ ဤအပိုင်းပါ ရည်ရွယ်ချက်များအား အောင်မြင်စွာအကောင်အထည် ဖော်နိုင်စေရန် အီလက်ထရောနစ်အစိုးရ ဦးဆောင်ကော်မတီနှင့် ပူးပေါင်း၍ ဤအပိုင်းတွင် ဖော်ပြပါရှိသည့်တာဝန်များ၊ အခွင့်အရေးများနှင့်အညီ မူလတာဝန်ရှိ အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်ရမည်။

ခ။ အီလက်ထရောနစ်အစိုးရ ဦးဆောင်ကော်မတီနှင့် ၎င်း၏ ဆပ်ကော်မတီများ၊ လုပ်ငန်းအဖွဲ့များ၏ ဤအပိုင်းပါ တာဝန်များ၊ အခွင့်အရေးများ နှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လေ့လာစစ်ဆေးအကြံပြုရမည်။

အပိုင်း (၄)

အီလက်ထရောနစ် စီးပွားရေး

အခန်း (၁၁)

ဤအပိုင်း၏ ရည်ရွယ်ချက်

၁၉။ ဤအပိုင်း၏ရည်ရွယ်ချက်မှာ ခေတ်မီတိုးတက်သည့် အီလက်ထရောနစ် စီးပွားရေးတစ်ရပ်အား အောက်ပါ အချက်များဖြင့် တည်ဆောက်နိုင်ရန်ဖြစ်သည်။

က။ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက်များတွင် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု မြှင့်တင်ပေးခြင်း၊

ခ။ အီလက်ထရောနစ် စီးပွားရေး၏အဓိကအစိတ်အပိုင်းများဖြစ်သည့် အီလက်ထရောနစ်စနစ်သုံး ဆက်သွယ်ဆောင်ရွက်ချက်များ၊ အီလက်ထရောနစ် ထိုးမြိုလက်မှတ်များနှင့် အီလက်ထရောနစ်စနစ်သုံး ပေးချေမှု၊ စက္ကူမဲ့ကုန်သွယ်ရေးနှင့် အွန်လိုင်းကုန်သွယ်ရေးများအားအသုံးပြုမှု မြှင့်တင်နိုင်ရန်၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေနှင့် သက်သေခံအက်ဥပဒေပါ အချို့ပုဒ်မများအား UNICITRAL ၏အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ စံဥပဒေနှင့် UNICITRAL၏ အီလက်ထရောနစ်စနစ်သုံး ထိုးမြိုလက်မှတ်ဆိုင်ရာ စံဥပဒေများနှင့် အညီ ပြင်ဆင်ခြင်း၊

ဂ။ အီလက်ထရောနစ် စီးပွားရေး၏ အသုံးပြုမှုအား လေ့လာဆန်းစစ်နိုင်မည့် မူဝါဒများ ချမှတ်အကောင်အထည် ဖော်ခြင်း၊

ဃ။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေသည် အီလက်ထရောနစ်စီးပွားရေးစနစ်အပေါ်တွင် သက်ရောက် အကာအကွယ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအား အကာအကွယ်ပေးခြင်းနှင့် ဈေးကွက်အတွင်း ယုံကြည်မှု မြှင့်တင်ပေးခြင်း၊

င။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီအပါအဝင် အခြားအစိုးရအဖွဲ့အစည်းများအား အီလက်ထ ရောနစ် စီးပွားရေးနှင့် ပတ်သက်သည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် အရေးယူ ဆောင်ရွက်နိုင်စေရန် အခွင့်အာဏာများ ပေးအပ်ခြင်း။

**အခန်း (၁၂)**

**အဓိပ္ပါယ် ဖော်ပြချက်**

၂၀။ ဤဥပဒေတွင် သီးခြားအဓိပ္ပါယ်ဖွင့်ဆိုထားသည်မှအပ ဤအပိုင်းတွင် ဖော်ပြပါရှိသည့်စကားရပ်များသည် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်း ဥပဒေနှင့် သက်သေခံ အက်ဥပဒေများတွင် ဖော်ပြပါရှိသည့်အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုရမည်။

**အခန်း (၁၃)**

**အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များ**

၂၁။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ၏ အခန်း (၈) တွင် UNCITRAL ၏ အီလက်ထရော နစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၁၀ နှင့် အညီ ပုဒ်မအသစ်တစ်ရပ်အား အောက်ပါအတိုင်းထည့်သွင်းဖော်ပြ ထားသည်။

[ပန်ကြီးဌာန၏ မှတ်ချက်အရ အဆိုပါပုဒ်မအသစ်တွင် စာရွက်စာတမ်းတစ်စုံတစ်ရာအား ၎င်းတွင်ပါရှိသည့် သတင်း အချက်အလက်များသည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီပါက မှန်ကန်စွာထိန်းသိမ်းထားသည်ဟု မှတ်ယူရမည်။ (က) ၎င်းစာရွက်စာတမ်းသည် နောက်တစ်ကြိမ်ပြန်လည်အသုံးပြုနိုင်စွမ်းရှိခြင်း၊ (ခ) မူလပြုလုပ် သည့်အချိန်၊ ပေးပို့သည့်အချိန် သို့မဟုတ် လက်ခံရရှိသည့်အချိန် တစ်စုံတစ်ရာတွင် ဆိုလိုသည့် သတင်းအချက် အလက်ကို တိကျစွာ ဖော်ပြနိုင်ခြင်း၊ (ဂ) ၎င်းပေးပို့သည့် အီလက်ထရောနစ်မှတ်တမ်း၏ ပေးပို့သည့် သို့မဟုတ် လက်ခံသည့် နေ့ရက်နှင့် အချိန်နှင့် ပေးပို့သူ လက်ခံသူတို့၏ သတင်းအချက်အလက်များကို သိရှိနိုင်စေရန် ထိန်း သိမ်းထားရှိခြင်း]

၂၂။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ၏ အခန်း (၈) တွင် UNCITRAL ၏ အီလက်ထရော နစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၁၈ နှင့် အညီ ပုဒ်မအသစ်တစ်ရပ်အား အောက်ပါအတိုင်းထည့်သွင်းဖော်ပြ ထားသည်။

[ပန်ကြီးဌာန၏ မှတ်ချက်အရ အဆိုပါပုဒ်မအသစ်တွင် အီလက်ထရောနစ် မှတ်တမ်းတစ်စုံတစ်ရာအား အောက်ပါ အခြေအနေများတွင် မူရင်းဟုမှတ်ယူရမည်- (က) အဆိုပါမှတ်တမ်းတွင် စတင်ထုတ်လုပ်သည့် အချိန်မှ နောက်ဆုံးရောက်ရှိသည့် အချိန်ထိ ပေးပို့လိုသည့် သတင်းအချက်အလက်၏ မူရင်းဂီသေသ မပျောက် ပျက်ပဲ့ တည်ရှိနေသည်ဟု ယုံကြည်ရသည့်အချိန် (ခ) ပြသရန်လိုအပ်ပါက အဆိုပါ သတင်းအချက်အလက် သည် ပြန်လည်ဖော်ပြနိုင်စွမ်းရှိခြင်း]

၂၃။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ၏ ပုဒ်မ ၂၃ အား UNCITRAL ၏ အီလက်ထရော နစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၄ နှင့် အညီ ပြင်ဆင် ဖော်ပြထားသည်။

[ဝန်ကြီးဌာန၏ မှတ်ချက်အရ အဆိုပါပုဒ်မတွင် လက်ခံသူသည် ပေးပို့လာသည့် သတင်းလွှာကို အောက်ပါအခြေအနေများတွင် ပေးပို့သူနှင့် ဆက်စပ်သည်ဟု မှတ်ယူခြင်းမရှိစေရန် (က) ပေးပို့သူထံမှ အချက်အလက် သတင်းလွှာနှင့် ဆက်စပ်ခြင်းမရှိကြောင်း အကြောင်းကြားခြင်းကို လက်ခံရရှိလျှင်ဖြစ်စေ (ခ) အီလက်ထရောနစ် သတင်းလွှာသည် မူလပေးပို့သူထံမှ မဟုတ်ကြောင်း သိသားထင်ရှားနိုင်လျှင်ဖြစ်စေ၊ သိရှိပြီးလျှင်ဖြစ်စေ]

၂၄။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ၏ ပုဒ်မ ၂၅ (ခ) အား UNCITRAL ၏ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၁၄(၄)(ခ) နှင့် အညီ ပြင်ဆင် ဖော်ပြထားသည်။

[ဝန်ကြီးဌာန၏ မှတ်ချက်အရ အဆိုပါပုဒ်မသည် UNCITRAL ၏ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၉ တွင် ပါရှိ သည့် သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ၏ အီလက်ထရောနစ် ထိုးမြီလက်မှတ် ဆိုင်ရာ တာဝန် ဝတ္တရားများနှင့် အညီ ပြင်ဆင်ထားသည်။ ယခုအချိန်တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ ပုဒ်မ ၁၄(၂) သည်သာ UNCITRAL ၏ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၉(က) တွင် ပါရှိ သည့် အီလက်ထရောနစ် ထိုးမြီလက်မှတ်ဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိသည်။]

၂၅။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်းဥပဒေ၏ ပုဒ်မ ၁၄ အား UNCITRAL ၏ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၉ နှင့် အညီ ပြင်ဆင် ဖော်ပြထားသည်။

[ဝန်ကြီးဌာနများ၏ မှတ်ချက်အရ အဆိုပါပုဒ်မသည် မြန်မာနိုင်ငံ၏ ပြင်ပတွင် ရေးထိုးခဲ့သည့် သို့မဟုတ် အတည်ပြုခဲ့သည့် အီလက်ထရောနစ် ထိုးမြီလက်မှတ်နှင့် သက်သေခံ လက်မှတ်များအား ၎င်းတွင် လက်ခံယုံကြည်ဖွယ်ရာ ရှိပါက မြန်မာနိုင်ငံအတွင်းတူညီသည့် ဥပဒေ သက်ရောက်မှု ရှိစေရန် ရေးဆွဲထားပါသည်။ ယခုအချိန်တွင် နိုင်ငံခြား သက်သေခံလက်မှတ် ထုတ်ပေးရေး အဖွဲ့အစည်းများမှ အတည်ပြုသည့် သက်သေခံလက်မှတ်များအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့မှ သီးခြားစီ အတည်ပြုလုပ်ဆောင်နေပါသည်။]

**အခန်း (၁၄)**

**သက်သေခံအက်ဥပဒေ နှင့် စပ်လျဉ်းသည့်ပြဌာန်းချက်များ**

၂၇။ သက်သေခံအက်ဥပဒေ ၏ ပုဒ်မ ၆၇ (က) အား UNCITRAL ၏ အီလက်ထရောနစ်စီးပွားရေး ဆိုင်ရာ စံဥပဒေပုဒ်မ ၆(၃) တွင်းပါရှိသည့် အီလက်ထရောနစ် ထိုးမြီလက်မှတ် များ၏ မှန်ကန်မှုစစ်ဆေးခြင်း နှင့် အညီ ပြင်ဆင် ဖော်ပြထားသည်။

[၎င်းပုဒ်မတွင် အီလက်ထရောနစ် ထိုးမြီလက်မှတ်တစ်ခုအား အောက်ပါအခြေအနေများတွင် မှန်ကန်မှုရှိသည်ဟု သတ်မှတ်နိုင်သည်။ (က) ယင်းအီလက်ထရောနစ် ထိုးမြီလက်မှတ်သည်

အသုံးပြုသူတစ်ဦးတည်းသာ သီးခြားစီအသုံးပြုသည်ဟုထင်ရှားခြင်း (ခ) ယင်းအီလက်ထရောနစ် ထိုးမြိလက်မှတ်သည် အသုံးပြုသူ တစ်ဦးတည်းသာ ထိန်းချုပ်နိုင်သည့် နည်းလမ်းများအား အသုံးပြု၍ ဖန်တီးထားခြင်း (ဂ) ယင်းအီလက်ထရောနစ် ထိုးမြိလက်မှတ်တွင် ပြုလုပ်ထားသည့် အပြောင်းအလဲများအား လွယ်ကူစွာ သိရှိနိုင်ခြင်း (ဃ) ယင်းအီလက်ထရောနစ် ထိုးမြိလက်မှတ်အား ဥပဒေနှင့် အညီ စစ်ဆေးပါက ၎င်းတွင် ပါရှိသည့် အချက်အလက်များ မူရင်းအတိုင်း ရှိနေခြင်း သို့မဟုတ် ပြောင်းလဲထားခြင်းရှိပါက ခြေရာခံသိရှိနိုင်ခြင်း]

**အခန်း (၁၅)**

**အီလက်ထရောနစ်စီးပွားရေး ဦးဆောင်ကော်မတီဖွဲ့စည်းခြင်း**

- ၂၈။ ပြည်ထောင်စုအစိုးရသည် အီလက်ထရောနစ်စီးပွားရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်းတည်ထောင်ရမည်။
- ၂၉။ ဦးဆောင်ရမည့် ဝန်ကြီးဌာန (ဥပမာ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန) အား ဆွေးနွေးထည့်သွင်းရန်။
- ၃၀။ [အီလက်ထရောနစ်စီးပွားရေးဦးဆောင်ကော်မတီ ၏ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံနှင့် ရန်ပုံငွေတို့အား ဆွေးနွေးထည့်သွင်းဖော်ပြရန်။]

**အခန်း (၁၆)**

**အီလက်ထရောနစ် စီးပွားရေးဦးဆောင်ကော်မတီ ၏ အခန်းကဏ္ဍ နှင့် လုပ်ငန်းတာဝန်များ**

- ၃၁။ အီလက်ထရောနစ်စီးပွားရေး ဦးဆောင်ကော်မတီသည် အီလက်ထရောနစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နှင့် သက်ဆိုင်ရာ မူဝါဒများအား မြှင့်တင် အကောင်အထည်ဖော်ရမည့် အခြေခံ တာဝန် ရှိစေရမည်။ ထို့ကြောင့် အီလက်ထရောနစ် စီးပွားရေးဦးဆောင်ကော်မတီသည် အောက်ပါ လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရမည်။
- က။ ပုဒ်မခွဲ (ခ)မှ (ည) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ရန်၊
- ခ။ အီလက်ထရောနစ်စီးပွားရေး စနစ်တစ်ရပ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် သက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊
- ဂ။ အီလက်ထရောနစ် စီးပွားရေးစနစ်တစ်ရပ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် နိုင်ငံတကာတွင် အောင်မြင်စွာအသုံးပြုနေသည့် နိုင်ငံများ၏ အလေ့အကျင့်ကောင်းများကို အခြေခံ၍ ဦးစားပေး အီလက်ထရောနစ် စီးပွားရေးစနစ်အပေါ် လမ်းညွှန်မှုပေးရန်၊
- ဃ။ အီလက်ထရောနစ် စီးပွားရေး၏ လုံခြုံမှုနှင့် ယုံကြည်မှုအား အကာအကွယ်ပေးနိုင်သည့် လုပ်ဆောင်ချက်များ ချမှတ် အကောင်အထည်ဖော်ရန်၊

င။ အီလက်ထရောနစ်စီးပွားရေးနှင့် စပ်လျဉ်းသည့် နည်းပညာများပြဌာန်းခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စံသတ်မှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း သို့မဟုတ် လည်ပတ်အသုံးပြုခြင်း စသည်တို့အား ပြုလုပ် အကောင်အထည်ဖော်ရန်၊

စ။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအား စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေပါ အီလက်ထရောနစ် စီးပွားရေးနှင့် ဤဥပဒေပုဒ်မ ၃၆ ပါ ပြဌာန်းချက်များနှင့်အညီ အကူအညီပေး အပ်ရန်၊

ဆ။ အီလက်ထရောနစ် စီးပွားရေး ကျင့်သုံးနိုင်ရန် တားဆီးနေသည့် အခက်အခဲများအား သုတေသနပြု လေ့လာ ခြင်းများ တိုးမြှင့်ဆောင်ရွက်ရန်၊

ဇ။ အီလက်ထရောနစ် စီးပွားရေး ကျင့်သုံးနိုင်ရန် တားဆီးနေသည့် အခက်အခဲများအား လျော့နည်းနိုင်သမျှ နည်းစေရေး လုပ်ဆောင်ပေးရန်၊

ဈ။ အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် တူညီသည့် လုပ်ငန်းတာဝန်များရှိပါက ပူးပေါင်းဆောင်ရွက် သွားရန်၊

ည။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်း ဆောင်ရွက်သွားရန်။

၃၂။ ဤအခန်းတွင် ပါရှိသည့် မည်သည့်ပြဌာန်းချက် တစ်စုံတစ်ရာကမှ အီလက်ထရောနစ် စီးပွားရေးဦးဆောင် ကော်မတီ၏ အဖွဲ့ဝင်များအား ၎င်းတို့၏တာဝန်အရ လုပ်ဆောင်သည့် ကိစ္စရပ်များအပေါ်အကြောင်းပြု၍ ရုံးတော်၏ရှေ့မှောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း သို့မဟုတ် အခြားတာဝန်ရှိ စေခြင်း စသည်တို့အား ဖြစ်ပေါ်စေခြင်း မရှိစေရ။

**အခန်း (၁၇)**

**အီလက်ထရောနစ် စီးပွားရေး ဦးဆောင်ကော်မတီ၏ လုပ်ပိုင်ခွင့်များ**

၃၃။ ဤဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ အီလက်ထရောနစ် စီးပွားရေးဦးဆောင် ကော်မတီသည် ၎င်း၏ တာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိ သည်။

၃၄။ ပုဒ်မ ၃၃ ပါ အထွေထွေလုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ၊ အီလက်ထရောနစ် စီးပွားရေးဦးဆောင် ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ အခန်း ၁၆ ပါ အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်းသည့် လမ်းညွှန်မှုများ၊ အသုံးပြုမှုနည်းလမ်းများ ချမှတ်ထုတ်ပြန်နိုင်ခြင်း၊



ခ။ အီလက်ထရောနစ် စီးပွားရေးအသုံးပြုမှုအား နှောင့်နှေးစေသည့် အတားအဆီးများအား လျော့ချနိုင်စေရန် အခြားအစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ဂ။ အီလက်ထရောနစ် စီးပွားရေးအသုံးပြုမှုအား နှောင့်နှေးစေသည့် အတားအဆီးများအား လျော့ချနိုင်စေရန် အခြားပုဂ္ဂိုလ်များ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပနှင့် ပြည်တွင်းရှိ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။

ဃ။ အီလက်ထရောနစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အခြားပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ သီးခြားစီဖြစ်စေ သင်တန်းများ ပို့ချခြင်း၊ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း နှင့် ပညာသင်ဆုပေးအပ်ခြင်း စသည်တို့အား ပြုလုပ်နိုင်ခြင်း။

င။ ဤဥပဒေပါ တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း။

စ။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ မည့်သည့်ပုဂ္ဂိုလ်ဖြစ်စေ အဖွဲ့အစည်း ပူးပေါင်းတည်ထောင် ခြင်း၊ အသင်းအဖွဲ့တည်ထောင်ခြင်း သို့မဟုတ် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခြင်း။

ဆ။ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ အလှူငွေ နှင့် ရန်ပုံငွေများ လက်ခံရယူနိုင်ခြင်းနှင့် ယင်းသို့ ရရှိနိုင်စေရန် လုပ်ဆောင်ပိုင်ခွင့်ရှိခြင်း။

ဇ။ အီလက်ထရောနစ် စီးပွားရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ အလှူငွေ နှင့် ရန်ပုံငွေများ စသည့်ငွေရေးကြေးရေး အထောက်အပံ့များနှင့် အခြားသော အထောက်အပံ့များအား ပေးအပ်နိုင်ခွင့်ရှိခြင်း။

ဈ။ လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ကြေငြာ ပိုင်ခွင့်ရှိခြင်း။

**အခန်း (၁၈)**

**စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအား အီလက်ထရောနစ် စီးပွားရေးတွင် ကျင့်သုံးခြင်း**

၃၅။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များသည် ယင်းတို့၏မူရင်း ဆိုလိုရင်းနှင့် အဓိပ္ပါယ်ဖွင့် ဆိုချက်အတိုင်း အီလက်ထရောနစ် စီးပွားရေးတွင် ကျင့်သုံးနိုင်စေရမည်။

၃၆။ ပုဒ်မ ၃၅ပါ အထွေထွေအခွင့်အရေးအား ကန့်သတ်ခြင်းမရှိစေပဲ အောက်ပါအခြေခံမူများနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ သက်ဆိုင်သည့် ပြဌာန်းချက်များသည် ယင်းတို့၏ မူလ ဆိုလိုရင်းနှင့် အဓိပ္ပါယ်ဖွင့် ဆိုချက်အတိုင်း အီလက်ထရောနစ် စီးပွားရေးတွင် ကျင့်သုံးနိုင်စေရမည်။

က။ လုပ်ငန်းရှင်သည် စားသုံးသူမှ အီလက်ထရောနစ် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်တစ်ခုအား မပြုလုပ်မီ အောက်ပါတို့အား ၎င်းစားသုံးသူသိရှိနိုင်စေရန် လိုအပ်သည့် သတင်းအချက်အလက်များ အားလုံးကို ရှင်းလင်းလွယ်ကူစွာ အသိပေးရမည်။

၁။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများ၊

၂။ စားသုံးသူမှ ဝယ်ယူသည့်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုအပေါ် အခွန်အခများ၊ ပို့ဆောင်ခများ၊ လုပ်ငန်းလုပ်ဆောင်ခများ အပါအဝင် အခြားပေးအပ်ရန် ရှိသည့် ငွေပမာဏများ ပါဝင်ပြီးဖြစ်သည့် စုစုပေါင်း ပေးချေရမည့် ပမာဏ၊

၃။ စားသုံးသူ အနေဖြင့် အီလက်ထရောနစ် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ချက်တစ်ခုအား လုပ်ဆောင်ရာတွင် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊

၄။ စားသုံးသူအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ အခွင့်အရေးများနှင့်အညီ ဝယ်ယူသည့် ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုအပေါ် ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်းတို့ ပြုလုပ်ရာတွင် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊

၅။ စားသုံးသူအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ အခွင့်အရေးများနှင့်အညီ မကျေနပ်မှု တစ်စုံတစ်ရာအား လုပ်ငန်းရှင်ထံသို့ တိုက်ရိုက်တင်ပြတောင်းဆိုနိုင်သည့် အစီအစဉ်စီမံဆောင်ရွက် ထားရှိမှု၊

ခ။ ပစ္စည်းပို့ဆောင်ရာတွင် နှစ်ဦးနှစ်ဖက်သဘောတူညီမှု တစ်စုံတစ်ရာရှိသည်မှအပ လုပ်ငန်းရှင်သည် အီလက်ထရောနစ် စီးပွားရေးဆက်သွယ်ဆောင်ရွက်ချက် တစ်ခုနှင့် ပတ်သက်သည့် ကုန်ပစ္စည်းများအား စားသုံးသူထံသို့ ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုအပါအဝင် ၎င်းပစ္စည်းအား နှောင့်နှေးခြင်းမရှိပဲ ပို့ဆောင်ပေးရမည်။

ဂ။ လုပ်ငန်းရှင်နှင့် စားသုံးသူတို့သည် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ အခန်း ၂(၁) ပါ ပြဌာန်းခြင်းများနှင့်အညီ ချမှတ်သည့် အီလက်ထရောနစ် စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရမည်။

**အခန်း (၁၉)**

**အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ တာဝန်ဝတ္တရားများ**

၃၇။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် အီလက်ထရောနစ် စီးပွားရေးတွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ကျင့်သုံးနိုင်စေရန် တာဝန်ယူဆောင်ရွက်ရမည်။

၃၈။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် အီလက်ထရောနစ်စီးပွားရေးနှင့် စပ်လျဉ်းသည့် တာဝန်ဝတ္တရားများအား ထမ်းဆောင်ရမည့်အပြင် အောက်ပါတာဝန်များအား ထမ်းဆောင်ရမည်။

က။ ပုဒ်မခွဲ (ခ)မှ (စ) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ရန်၊

ခ။ အီလက်ထရောနစ်စီးပွားရေးနှင့် စပ်လျဉ်းသည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ အတွက် လိုအပ်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန်၊

ဂ။ အီလက်ထရောနစ်စီးပွားရေးနှင့် စပ်လျဉ်းသည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ အတွက် လိုအပ်သည့် သုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊

ဃ။ အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်းပြီးပုဂ္ဂလိကနှင့် စားသုံးသူအစုအဖွဲ့များထံမှ မိမိဆန္ဒအလျောက် ပြုလုပ်သည့် လုပ်ဆောင်ချက်များအပါအဝင် စားသုံးသူအကာအကွယ်ပေးရေးအား တိုးတက်စေနိုင်ရေး ဆွေးနွေး အကြံဉာဏ်ရယူရန်၊

င။ စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့များ၏ စားသုံးသူရေးရာ အကာအကွယ်ပေးရေး ဥပဒေနှင့် ဤဥပဒေပုဒ်မ ၄၄ ပါ အီလက်ထရောနစ် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ကြီးကြပ်အကူအညီပေးရေး။

စ။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်း ဆောင်ရွက်သွားရန်။

၃၉။ ဤအခန်းတွင် ပါရှိသည့် မည်သည့်ပြဋ္ဌာန်းချက် တစ်စုံတစ်ရာကမှ အီလက်ထရောနစ် စီးပွားရေးဦးဆောင် ကော်မတီနှင့် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီအဖွဲ့ဝင်များအား ၎င်းတို့၏တာဝန်အရ လုပ်ဆောင်သည့် ကိစ္စရပ်များအပေါ်အကြောင်းပြု၍ ရုံးတော်၏ရှေ့မှောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း သို့မဟုတ် အခြားတာဝန်ရှိ စေခြင်း စသည်တို့အား ဖြစ်ပေါ်စေခြင်း မရှိစေရ။

**အခန်း (၂၀)**

**အီလက်ထရောနစ် စီးပွားရေးနှင့်စပ်လျဉ်းသည့် လက်တွေ့အသုံးချနိုင်မည့် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ စည်းမျဉ်းများ ရေးဆွဲခြင်း**

၄၀။ စားသုံးသူရေးရာ အကာအကွယ်ပေးရေး ဗဟိုကော်မတီသည် ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ၁၂လအတွင်း အောက်ပါအချက်အလက်များပါဝင်သည့် အီလက်ထရောနစ်စီးပွားရေးနှင့် စပ်လျဉ်းသည့် လက်တွေ့အသုံးချနိုင် မည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲပြဋ္ဌာန်းရမည်။

က။ လုပ်ငန်းရှင်များမှ စားသုံးသူများထံ အီလက်ထရောနစ် စီးပွားရေးဆက်သွယ်ဆောင်ရွက်ချက်များနှင့် ဆက်စပ်ပြီး ပေးအပ်ရမည့် သတင်းအချက်အလက်များနှင့် ပုံစံများ

ခ။ အချို့သောသတ်မှတ်ထားသည့် အီလက်ထရောနစ်စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ စားသုံးသူများ၏ ပြန်လည်ရုပ်သိမ်းပိုင်ခွင့်

ဂ။ လုပ်ငန်းရှင်များ၏ စားသုံးသူ အခွင့်အရေးများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် တာဝန်များ

ဃ။ ချိုးဖောက်ကျူးလွန်မှုများအား ထိရောက်စွာ တားဆီးအရေးယူနိုင်မည့် နည်းလမ်းများ

၄၁။ ပုဒ်မ ၄၀ အရပြဌာန်းသည့် စည်းမျဉ်းများသည် ဤဥပဒေသို့မဟုတ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဆိုင်ရာပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါက ထိုကဲ့လွဲသည့် ပုဒ်မသည် မည်သည့်သက်ရောက်မှုမျှ မရှိစေရ။

**အခန်း (၂၁)**

**အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ**

၄၂။ ဤဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီသည် ၎င်း၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိ သည်။

၄၃။ ပုဒ်မ ၄၂ပါ အထွေထွေအခွင့်အရေးများအား ကန့်သတ်ခြင်းမရှိစေပဲ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီသည် ပုဒ်မ ၄၀ပါ ပြဌာန်းချက်နှင့်အညီ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ နှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

**အခန်း (၂၂)**

**အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့များ၏ တာဝန်ဝတ္တရားများ**

၄၄။ စားသုံးရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များသည် အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါတာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်ရမည်။ ထို့အပြင် စားသုံးသူ ရေးရာအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များသည် စားသုံးသူရေးရာအကာအကွယ်ပေးရေး ဥပဒေပါ စုံစမ်းစစ်ဆေးခြင်းများနှင့် ပုဒ်မ ၄၀ အရချမှတ်ထားသည့် စည်းမျဉ်းများနှင့် ဆက်စပ်သည့်ကိစ္စရပ်များအပေါ် အရေးယူဆောင်ရွက်ရမည်။

၄၅။ ဤအခန်းတွင် ပါရှိသည့် မည်သည့်ပြဌာန်းချက် တစ်စုံတစ်ရာကမှ စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ၏ အဖွဲ့ဝင်များအား ၎င်းတို့၏တာဝန်အရ လုပ်ဆောင်သည့် ကိစ္စရပ်များအပေါ်အကြောင်းပြု၍ ရုံးတော်၏ရှေ့မှောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း သို့မဟုတ် အခြားတာဝန်ရှိ စေခြင်း စသည်တို့အား ဖြစ်ပေါ်စေခြင်း မရှိစေရ။

**အခန်း (၂၃)**

**အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့များ၏ လုပ်ပိုင်ခွင့်**

၄၆။ ဤဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များသည် ၎င်း၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိ သည်။

**အခန်း (၂၄)**

**အကြံပေးရေး ကော်မတီများ**

၄၈။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် ဤအပိုင်းပါ အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များဆောင်ရွက်မှုအပေါ် အကြံဉာဏ်များ ပေးအပ်နိုင်စေရန် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အကြံပေးကော်မတီများ ခန့်အပ်ဖွဲ့စည်းနိုင်သည်။

၄၉။ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် ၎င်းအကြံပေးကော်မတီများနှင့် ဤအပိုင်းပါ အီလက်ထရောနစ် စီးပွားရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့် လုပ်ပိုင်ခွင့်များအသုံးပြုမှု အပေါ် အကြံဉာဏ်တောင်းခံနိုင်သည် သို့သော် ၎င်းအကြံဉာဏ်များအတိုင်း လိုက်နာဆောင်ရွက်ရန်မလိုအပ်ပါ။

**အခန်း (၂၅)**

**လုပ်ငန်းရှင်၏ စာချုပ်အရထပ်မံပေးအပ်သည့် အကာအကွယ်ပေးသည့် အခွင့်အရေးများ**

၅၀။ ဤအပိုင်းနှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါမည်သည့်ပြဌာန်းချက်တစ်စုံတစ်ရာ ကမူ လုပ်ငန်းရှင်၏ စာချုပ်အရ ထပ်မံပေးအပ်သည့် ဤအပိုင်းနှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ အခွင့်အရေးများ ထက် ပိုမို၍ အကာအကွယ်ပေးသည့်အခွင့်အရေးများ ပေးအပ်ခြင်းကို တားဆီးခြင်းမရှိစေရ။

**အခန်း (၂၆)**

**နိုင်ငံ၏ အထွေထွေစာချုပ်စာတမ်း ဥပဒေအပေါ် ဤအပိုင်း၏ သက်ရောက်မှု**

၅၁။ ဤအပိုင်းတွင် ပါရှိသည့် ပြဌာန်းချက်များသည် နိုင်ငံ၏အထွေထွေစာချုပ်စာတမ်း ဥပဒေတွင် ဖော်ပြပါရှိသည့် စာချုပ်တည်မြဲခြင်း၊ ဖွဲ့စည်းခြင်းနှင့် အကျိုးသက်ရောက်မှုရှိခြင်းတို့ အပါအဝင် အခြားစည်းမျဉ်းများ အပေါ် သက်ရောက်မှု တစ်စုံတစ်ရာ မရှိစေရ။

**အခန်း (၂၇)**

**အီလက်ထရောနစ် စီးပွားရေးနှင့် စပ်လျဉ်း၍ အခြားအစိုးရအဖွဲ့အစည်းများ၏ တာဝန်များ**

၅၂။ ဤဥပဒေနှင့်အခြားသော တည်ဆဲဥပဒေများအရ အစိုးရအဖွဲ့အစည်းများအားလုံးသည် အီလက်ထရောနစ် စီးပွားရေး ဦးဆောင်ကော်မတီနှင့် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီတို့၏ အခန်းကဏ္ဍနှင့်

လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များအား အသုံးပြု၍ ဆောင်ရွက်ချက်များအပေါ် လေ့လာစောင့်ကြည့်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။

**အပိုင်း (၅)**

**ဆိုက်ဘာလုံခြုံရေး**

**အခန်း (၂၈)**

**ဤအပိုင်း၏ ရည်ရွယ်ချက်**

၅၃။ ဤအပိုင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်ရာတွင် အသုံးပြုနိုင်သည့် ဥပဒေ အခြေခံကောင်းတစ်ရပ်ကို အောက်ပါအချက်များနှင့်အညီ ဖန်တီးပေးနိုင်ရန် ဖြစ်ပါသည်။

က။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ကွန်ယက်များနှင့် သတင်းအချက်အလက် စနစ်များ၏ ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ပေးခြင်း၊

ခ။ နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရန် နည်းလမ်းများချမှတ် အကောင်အထည်ဖော်ခြင်း၊

ဂ။ အရေးကြီးသည့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံအဖြစ် သတ်မှတ်ပေးနိုင်ရန် လက်တွေ့အသုံးချနိုင်မည့် ဥပဒေစည်းမျဉ်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

ဃ။ အရေးကြီးသည့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံအဖြစ် အကာအကွယ် ပေးနိုင်ရန် လက်တွေ့အသုံးချနိုင်မည့် ဥပဒေစည်းမျဉ်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

င။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အား ဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည် ဖော်နိုင်ရန် အခွင့်အာဏာများ၊ တာဝန်များ ပေးအပ်ခြင်း။

**အခန်း (၂၉)**

**သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) ၏ အခန်းကဏ္ဍနှင့် တာဝန်များ**

၅၄။ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) [ဝန်ကြီးဌာနနှင့် ဆွေးနွေးအတည်ပြုရန်] သည် ဤအပိုင်းတွင် ပါရှိသည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မူလတာဝန်ရှိစေရမည်။ ထို့ကြောင့် သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD)အောက်ပါ တာဝန်များအား ဆောင်ရွက်ရမည်။

က။ ပုဒ်မခွဲ (ခ)မှ (စ) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန်၊

ခ။ ဤအပိုင်းပါ အခန်း ၃၀ နှင့်အညီ လက်တွေ့အသုံးချနိုင်မည့် နိုင်ငံတော်၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရန် နည်းလမ်းများ အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊

ဂ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဆိုက်ဘာလုံခြုံရေး ကွန်ယက်နှင့် သတင်းအချက်အလက် စနစ်များကို ကြီးကြပ်မြှင့်တင်ပေးရန်၊

ဃ။ ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏လိုအပ်ချက်မှ မူဝါဒများချမှတ်ရာတွင် အစိုးရအား လမ်းညွှန် ပေးရန်။

င။ ဤအပိုင်းပါ အခန်း ၃၁နှင့် အညီ အရေးကြီးသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ခွဲခြား သတ်မှတ်ရန်။

စ။ ဤအပိုင်းပါ အခန်း ၃၂ နှင့် အညီ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အရေးကြီးသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးကြီးသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံပိုင်ဆိုင်မှုအား ထိန်းသိမ်းရန်၊

ဆ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်းဖြစ်စေ ပြည်ပ၌ဖြစ်စေ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ပေါ်ခြင်းအား စောင့်ကြည့်ဖော်ထုတ်ရန်၊

ဇ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်သူ့ကျန်းမာရေး၊ အုပ်ချုပ်ရေး သို့မဟုတ် ပြည်သူ့လုံခြုံရေး တို့တွင် ဆိုက်ဘာလုံခြုံရေး အကြမ်းဖက်မှုသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်းဖြစ်စေ ပြည်ပ၌ဖြစ်စေ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲရန်၊

ဈ။ အရေးကြီးသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံပိုင်ဆိုင်မှုအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆိုက်ဘာလုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် စံအလေ့အကျင့်များအား သတ်မှတ်ပြဌာန်းရန်၊

ည။ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များတွင် အစိုးရအား ကိုယ်စားပြုရန်၊

ဋ။ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်ခံရသည့် ကိစ္စရပ်များတွင် အခြားနိုင်ငံများ သို့မဟုတ် ဒေသအတွင်းမှ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်မှု အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

ဌ။ ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် လုပ်ကိုင်လျှက်ရှိသည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းနှင့် လူ့စွမ်းအား အရင်းအမြစ်တိုးတက်မှုရှိစေရန် မြှင့်တင် ဆောင်ရွက်ပေးရန်၊

ဍ။ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် နည်းပညာများထွန်းကားရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ တို့ အကူအညီပေးရန်၊

ပ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုနှင့် လိုအပ်မှုအား အသိပညာ ပေးဆောင်ရွက်ရန်၊

က။ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနနှင့် မြန်မာ့ကွန်ပျူတာအရေးပေါ် တုံ့ပြန်မှုအဖွဲ့တို့၏ လုပ်ငန်းများအား ၎င်းတို့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးကိစ္စရပ်များအား သုံးသပ်အတည်ပြုခြင်းအပါအဝင် ကြီးကြပ်မှုပြုရန်၊

တ။ အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီနှင့် အခြားအစိုးရဌာနများအပါအဝင် တူညီသည့်လုပ်ငန်း ရည်ရွယ်ချက် လုပ်ကိုင်လျက်ရှိသည့် ဌာနများနှင့် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်၊

ထ။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD)အပေါ် အခြားတည်ဆဲ ဥပဒေများအရ ထမ်းဆောင်ရန်ရှိသည့် တာဝန်များအား ဆောင်ရွက်ရန်၊

ဒ။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်း ဆောင်ရွက်သွားရန်။

၅၅။ ဤအခန်းတွင် ပါရှိသည့် မည်သည့်ပြဌာန်းချက် တစ်စုံတစ်ရာကမှ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ၎င်းတို့၏တာဝန်အရ လုပ်ဆောင်သည့် ကိစ္စရပ်များအပေါ် အကြောင်းပြု၍ ရုံးတော်၏ရှေ့မှောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း သို့မဟုတ် အခြားတာဝန်ရှိ စေခြင်း စသည်တို့အား ဖြစ်ပေါ်စေခြင်း မရှိစေရ။

**အခန်း (၃၀)**

**အသုံးချရန် လွယ်ကူသည့် အမျိုးသားဆိုက်ဘာလုံခြုံရေး မဟာဗျူဟာ ချမှတ်ခြင်း**

၅၆။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ဤဥပဒေထုတ်ပြန် သည့်နေ့မှ ၁၂လအတွင်း ဤအပိုင်းပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်နိုင်ရန် အသုံးချရန်လွယ်ကူ သည့် အမျိုးသားဆိုက်ဘာလုံခြုံရေး မဟာဗျူဟာကို ချမှတ်ထုတ်ပြန်ရမည်။

**အခန်း (၃၁)**

**အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းဆိုင်ရာ နည်းလမ်းများ ချမှတ်ခြင်း**

၅၇။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ဤဥပဒေထုတ်ပြန် သည့်နေ့မှ ၁၂လအတွင်း အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းဆိုင်ရာ နည်းလမ်းများ ချမှတ်ထုတ်ပြန်ရမည်။

၅၈။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) ၏ ပုဒ်မ ၅၇အရ ထုတ်ပြန်ရ မည့် နည်းလမ်းများသည်

က။ “အရေးပါ သတင်းအချက်အလက် အခြေခံအဆောက်အအုံ” ဟူသည့်စကားရပ်၏ တိကျသော အဓိပ္ပါယ် ဖွင့်ဆိုချက် ပါရှိရမည်။ ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ် တစ်ရပ်သည် အောက်ပါ အခြေအနေများတွင် အရေးကြီးသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံဟု သတ်မှတ်ရမည်။



၁။ ၎င်းသည် စဉ်ဆက်မပြတ်ပေးအပ်ရန် လိုအပ်သည့်ဝန်ဆောင်မှုအတွက် မရှိမဖြစ်အရေးပါသော အရာဖြစ်ခြင်း၊ ၎င်းကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပါက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုအပေါ် ကြီးမားစွာ ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ခြင်း၊

၂။ ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ်သည် မြန်မာနိုင်ငံတွင်း ပြည့်ဝစွာဖြစ်စေ တစ်တ်တပိုင်းဖြစ်စေ တည်ရှိခြင်း၊

ခ။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ်၏ ပိုင်ရှင်ထံသို့ ၎င်း၏ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစနစ်အား နိုင်ငံတော်၏ အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံဟု သတ်မှတ်ကြောင်း အကြောင်းကြားစာ ပေးပို့ရန် ပြုလုပ်မည့် လုပ်ငန်းစဉ် ချမှတ်ခြင်း၊

ဂ။ ပုဒ်မ ၅၈ (ခ) အရ နိုင်ငံတော်၏ အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံဟု သတ်မှတ်ခြင်းခံရသည့် ပိုင်ရှင်၏ အဆိုပါ သတ်မှတ်ခြင်းအပေါ် အယူခံပင်ရမည့် လုပ်ထုံးလုပ်နည်းချမှတ်ရန်၊

ဃ။ ပုဒ်မ ၅၈ (ခ) အရ သတ်မှတ်ခြင်းခံရသည့် အချိန်ကာလ သတ်မှတ်ခြင်း သို့သော် ထိုသို့ သတ်မှတ်သည့် အချိန်ကာလသည် သတ်မှတ်ခြင်းခံရသည့် နေ့မှ ၅ နှစ်ထက် မပိုစေရ။

င။ ပုဒ်မ ၅၈ (ခ) အရ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) မှ သတ်မှတ် ခြင်းကို ရုတ်သိမ်းသည့် လုပ်ထုံးလုပ်နည်း ချမှတ်ရန်။

စု။ ပုဒ်မ ၅၇ ပါ ပြဌာန်းချက်များသည် ဤဥပဒေပါ အချက်များနှင့် ကွဲလွဲမှုရှိပါက အဆိုပါပြဌာန်းချက်သည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိစေရ။

**အခန်း (၃၂)**

**အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံ အကာအကွယ်ပေးရေးဆိုင်ရာ နည်းလမ်းများ ချမှတ်ခြင်း**

၆၀။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ဤဥပဒေထုတ်ပြန် သည့်နေ့မှ ၁၂လအတွင်း အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံ အကာအကွယ် ပေးရေးဆိုင်ရာ နည်းလမ်းများ ကို[ဝန်ကြီးဌာန ၏ သဘောတူညီချက်နှင့်အညီ အမိန့် သို့မဟုတ် ညွှန်ကြားချက် ဖြင့် ထုတ်ပြန်ကြေငြာရမည်။]

၆၁။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) မှ ပုဒ်မ ၆၀ အရ ထုတ်ပြန် သည့် နည်းလမ်းများသည်

က။ အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံအား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စအလို့ငှာ ထိန်းသိမ်းထားရှိရမည့် နည်းပညာသို့မဟုတ် အခြားသတ်မှတ်ချက်များ ချမှတ်ခြင်း၊

ခ။ အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံ ပိုင်ရှင်မှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စ အလို့ငှာ လိုက်နာရမည့် အောက်ပါကိစ္စရပ်များအား သတ်မှတ်ခြင်း၊

၁။ အောက်ပါတို့အား ဆိုက်ဘာလုံခြုံရေးချိုးဖောက်ခံရမှု ဖြစ်ပွားသည့် အချိန်တွင် (အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာန/mmCERT/ITCSD) အားအသိပေး အကြောင်းကြားခြင်း၊ (က) အရေးပါသော သတင်း အချက်အလက် အခြေခံ အဆောက်အအုံ (ခ) ပိုင်ရှင်မှ ထိန်းချုပ်ထားသည့် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာ စနစ်တစ်ရပ်သည် အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံနှင့် ချိတ်ဆက် ထားရှိခြင်း၊

၂။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) မှ သတ်မှတ်ထားသော အရေးပါသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံအား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများအား စုံစမ်းသိရှိနိုင်စေရန် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊

၃။ အရေးပါသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ ဆိုက်ဘာလုံခြုံရေးစစ်ဆေးမှုနှင့် ဆိုက်ဘာလုံခြုံရေးထိခိုက်မှု အန္တရာယ်စာရင်းကောက်ယူမှု တို့အား နည်းလမ်းများတွင် ပြဌာန်းထားသည့် အကြိမ် အရေအတိုင်း ပြုလုပ်ခြင်း၊ အရေးပါသည့် သတင်းအချက်အလက် အခြေခံ အဆောက်အအုံ ပိုင်ရှင်၏ ဆိုက်ဘာ လုံခြုံရေးစစ်ဆေးမှုနှင့် ဆိုက်ဘာလုံခြုံရေးထိခိုက်မှု အန္တရာယ် စာရင်းကောက်ယူထားမှုတို့၏ မှတ်တမ်းမိတ္တူများ အား သတ်မှတ်ထားသည့် အချိန်ကာလအတွင်း [National Cyber Security Center/mmCERT/ITCSD] ထံသို့ပေးအပ်ရန်၊

၄။ ပုဒ်မ ၆၁ (က) ၃ အရ တွေ့ရှိရသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အားနည်းချက်များအား ပြန်လည်ကု စားခြင်းအပါအဝင် အရေးပါသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ ဆိုက်ဘာလုံခြုံရေးအား ကောင်းမွန်သည့် အခြေအနေတွင် ထိန်းသိမ်းထားရှိရန် လိုအပ်သည့် လုံခြုံရေးအကာအကွယ်ပေးရေး ကုစားရေး ဆိုင်ရာ အစီအစဉ်များအား ချမှတ်လုပ်ဆောင်ရန်၊

၅။ [National Cyber Security Center/mmCERT] တို့မှ ဦးဆောင်ပြုလုပ်သည့် အရေးပါသည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံပိုင်ရှင်များ၏ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုများအား မည်ကဲ့သို့ တုံ့ပြန်သည်ကို လေ့လာစမ်းသပ်မှုပြုလုပ်သည့် စမ်းသပ်ခြင်းများတွင်ပါဝင် လုပ်ဆောင်ရန်၊

၆။ ဤဥပဒေနှင့် ဆက်စပ်စည်းမျဉ်းပါ တာဝန်များအား ထမ်းဆောင်နေစဉ် ကောက်ယူရရှိသည့် သတင်းအချက် အလက်များ ပုဂ္ဂလိက အချက်အလက်များအား ထိန်းသိမ်းထားနိုင်ရန်၊

၇။ လိုက်နာမှုမရှိသူများအား ငွေကြေးဆိုင်ရာ ပိတ်ဆို့ခြင်းအစရှိသည့် ထိရောက်သည့်အရေးယူမှုများ ချမှတ် လုပ်ဆောင်ရန်၊

၈။ ပုဒ်မ ၆၀ အရ ပြဌာန်းသည့်နည်းလမ်းများသည် ဤဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါက အဆိုပါ ကိုက်ညီမှုမရှိသည့် ပုဒ်မသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိစေရ။

အခန်း (၃၃)

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) ၏ လုပ်ပိုင်ခွင့်များ

၆၃။ ဤဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ၎င်း၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိသည်။

၆၄။ ပုဒ်မ ၆၃ ပါ အထွေထွေလုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် အောက်ပါတို့အား လုပ်ပိုင်ခွင့်ရှိသည်။

က။ အခန်း (၃၁) (၃၂) အရ ထုတ်ပြန်သည့် စည်းမျဉ်းများအား အကောင်အထည်ဖော်ပိုင်ခွင့်

ခ။ ဤအပိုင်းပါ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များအတွက် လိုအပ်သည့် လမ်းညွှန်မှုများ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

ဂ။ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များအတွက် အခြားပုဂ္ဂိုလ်များ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပနှင့် ပြည်တွင်းရှိ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

ဃ။ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များအတွက် အခြားပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ သီးခြားစီဖြစ်စေ သင်တန်းများ ပို့ချခြင်း၊ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း နှင့် ပညာသင်ဆုပေးအပ်ခြင်း စသည်တို့အား ပြုလုပ်နိုင်ခြင်း၊

င။ ဤဥပဒေပါ တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း၊

စ။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ မည့်သည့်ပုဂ္ဂိုလ်ဖြစ်စေ အဖွဲ့အစည်း ပူးပေါင်းတည်ထောင်ခြင်း၊ အသင်းအဖွဲ့တည်ထောင်ခြင်း သို့မဟုတ် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊

ဆ။ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ အလှူငွေ နှင့် ရန်ပုံငွေများ လက်ခံရယူနိုင်ခြင်းနှင့် ယင်းသို့ ရရှိနိုင်စေရန် လုပ်ဆောင်ပိုင်ခွင့်ရှိခြင်း၊

ဇ။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) ၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မည့်သည့်ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ အလှူငွေ နှင့် ရန်ပုံငွေများ စသည့်ငွေရေးကြေးရေး အထောက်အပံ့များနှင့် အခြားသော အထောက်အပံ့များအား ပေးအပ်နိုင်ခွင့်ရှိခြင်း။

၆၅။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ဤအပိုင်းတွင် ပေးအပ်ထားသည့် ၎င်း၏လုပ်ပိုင်ခွင့်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သူတပါး၏ လူ့အခွင့်အရေးဆိုင်

ရာ လွတ်လပ်မှုနှင့် အကာအကွယ်ပေးထားမှုအား ထိခိုက်ခြင်းမရှိစေရန် လုပ်ဆောင်ရမည်။ ထိုသို့ဆိုရာတွင် ၎င်း၏ လုပ်ပိုင်ခွင့်များအား ကန့်သတ်၍ ဥပဒေနှင့်အညီ အသုံးပြုခြင်းတို့ပါဝင်သည်။ တရားမျှတမှုရှိစေရန် အလို့ငှာ ဤအပိုင်းပါ လုပ်ပိုင်ခွင့်များအား အသုံးပြုရာတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) အနေဖြင့် အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးများ၊ တာဝန်များနှင့် ဥပဒေများ ပေးအပ်ထားသည့် အကျိုးအမြတ်များအား ထိခိုက်ခြင်းမရှိစေရန် ဆင်ခြင်လုပ်ဆောင်ရမည်။

**အခန်း (၃၄)**

**အကြံပေး ကော်မတီများ**

၆၇။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ဤအပိုင်းပါ လုပ်ငန်းတာဝန်များဆောင်ရွက်မှုအပေါ် အကြံဉာဏ်များ ပေးအပ်နိုင်စေရန် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အကြံပေးကော်မတီများ ခန့်အပ်ဖွဲ့စည်းနိုင်သည်။

၆၈။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) သည် ၎င်းအကြံပေးကော်မတီများနှင့် ဤအပိုင်းပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့် လုပ်ပိုင်ခွင့်များအသုံးပြုမှု အပေါ် အကြံဉာဏ်တောင်းခံနိုင်သည် သို့သော် ၎င်းအကြံဉာဏ်များအတိုင်း လိုက်နာဆောင်ရွက်ရန်မလိုအပ်ပါ။

**အခန်း (၃၅)**

**အမျိုးဆိုက်ဘာလုံခြုံရေး ဗဟိုဌာန၏ လုပ်ငန်းနှင့် တာဝန်ဝတ္တရားများ**

၆၉။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) နှင့် NCSC တို့နှင့် ဆွေးနွေး၍ ထည့်သွင်းရန်၊

**အခန်း (၃၆)**

**(mmCERT) ၏ လုပ်ငန်းနှင့် တာဝန်ဝတ္တရားများ**

၇၀။ [သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) နှင့် mmCERT တို့နှင့် ဆွေးနွေး၍ ထည့်သွင်းရန်၊

က။ အမျိုးသားအဆင့် တိုက်ခိုက်မှုများအား စောင့်ကြပ်လေ့လာရန်၊

ခ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံသို့ တိုက်ခိုက်မှုနှင့် အန္တရာယ်များအား ကြိုတင် အသိပေးခြင်း အကြောင်းကြားခြင်း၊ သတိပေးထုတ်ပြန်ခြင်း နှင့် ကျယ်ကျယ်ပြန့်ပြန့်အသိပေးခြင်း။

ဂ။ တိုက်ခိုက်မှုများအား ပြန်လည်တုံ့ပြန်ရန်

ဃ။ အန္တရာယ်နှင့် တိုက်ခိုက်မှုဆိုင်ရာ သုံးသပ်ချက်များနှင့် အခြေအနေပေါ်အသိပေးမှုများ ပြုလုပ်ခြင်း၊

င။ အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

စ။ ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ခြင်း။

ဆ။ အန္တရာယ်နှင့် တိုက်ခိုက်မှုဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းများနှင့် အမျိုးအစားခွဲခြားမှုများအား ဘုံ သို့မဟုတ် စံပြုထားသည့် နည်းလမ်းများအား အသုံးပြုခြင်းကို မြှင့်တင်ပေးခြင်း။

**အခန်း (၃၇)**

**ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်း၍ အခြားအစိုးရအဖွဲ့အစည်းများ၏ တာဝန်များ**

၇၁။ ဤဥပဒေနှင့်အခြားသော တည်ဆဲဥပဒေများအရ အစိုးရအဖွဲ့အစည်းများအားလုံးသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ITCSD) ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များအား အသုံးပြု၍ ဆောင်ရွက်ချက်များအပေါ် လေ့လာစောင့်ကြည့်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။

**အပိုင်း (၆)**

**ပုဂ္ဂလိက အချက်အလက် အကာအကွယ်ပေးရေး**

**အခန်း (၃၈)**

**ဤအပိုင်း၏ ရည်ရွယ်ချက်**

၇၂။ ဤအပိုင်းရည်ရွယ်ချက်များမှာ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးအတွက် အထောက်အကူ ဖြစ်စေမည့် အောက်ပါအချက်များအား ချမှတ်အကောင်အထည်ဖော်နိုင်ရန်ဖြစ်ပါသည်။

က။ ပုဂ္ဂလိကအချက်အလက် အကာအကွယ်ပေးရေး ကော်မရှင်ဖွဲ့စည်းနိုင်ရေးနှင့် ၎င်း၏တာဝန်နှင့် အခွင့်အရေးများ သတ်မှတ်ပြဌာန်းခြင်း၊

ခ။ လူတစ်ဦးခြင်း၏ ပုဂ္ဂလိက အချက်အလက် လုံခြုံရေးဆိုင်ရာ အခွင့်အရေးနှင့် အဖွဲ့အစည်းများ၏ သင့်လျော်သော အခြေအနေတစ်ရပ်တွင် ပုဂ္ဂလိကအချက်အလက်များအပေါ် ရယူအသုံးပြုပိုင်ခွင့် (အီလက်ထရောနစ် စနစ်သုံး နိုင်ငံခြားကျော် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ စည်းကမ်းများ အပါအဝင်) အား အသိအမှတ်ပြုခြင်း။

**အခန်း (၃၉)**

**ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင်ဖွဲ့စည်းခြင်း**

၇၃။ ပြည်ထောင်စုအစိုးရသည် ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင်အား ဖွဲ့စည်းတည်ထောင်ရမည်။

၇၄။ ဦးဆောင်ရမည့် ဝန်ကြီးဌာန [ဥပမာ- သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန] အား ဆွေးနွေးထည့်သွင်းရန်။

၇၅။ [ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင်၏ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံနှင့် ရန်ပုံငွေတို့အား ဆွေးနွေးထည့်သွင်းဖော်ပြရန်။]

**အခန်း (၄၀)**

**ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင်၏ အခန်းကဏ္ဍနှင့် တာဝန်များ**

၇၆။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင် သည် ဤအပိုင်းတွင် ပါရှိသည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မူလတာဝန်ရှိစေရမည်။ ထို့ကြောင့် ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကော်မရှင်သည် အောက်ပါ တာဝန်များအား ဆောင်ရွက်ရမည်။

က။ ပုဒ်မခွဲ (ခ)မှ (ပ) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ရန်၊

ခ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကိစ္စရပ်များအား အသိပညာပေး မျှဝေရန်၊

ဂ။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး ကိစ္စရပ်များအတွက် အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ နည်းပညာနှင့် အခြားအကူအညီများ ပေးအပ်ရန်၊

ဃ။ [အီလက်ထရောနစ် အစိုးရဦးဆောင် ကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင်] အခြားအစိုးရဌာနများ နှင့် အမျိုးသားပုဂ္ဂလိက အချက်အလက် အကာအကွယ်ပေးရေး မူဝါဒများ ချမှတ်ဆောင်ရွက် လုပ်ကိုင်နိုင်ရန် အကြံပြုဆောင်ရွက်ရန်၊

င။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း အသုံးပြုနိုင်ရန် နိုင်ငံတကာရှိ အကောင်းဆုံးနည်းလမ်းများအား အခြေခံ၍ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး စံနှုန်းများအား သုတေသနပြု လေ့လာဆောင်ရွက်ရန်၊

စ။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ပညာပေးဆောင်ရွက်မှုများ၊ သုတေသနပြုလုပ်မှုများ တိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပ မြှင့်တင်ပေးခြင်း နှင့် ထိုသို့ပြုလုပ်သည့် အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်ခြင်း၊

ဆ။ နိုင်ငံခြား အချက်အလက် အကာအကွယ်ပေးရေး အာဏာပိုင်များအပါအဝင် နိုင်ငံတကာ သို့မဟုတ် နိုင်ငံ တကာအစိုးရ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

ဇ။ ပုဒ်မ ၄၁ ပါ ပြဌာန်းချက်နှင့် အညီ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးအတွက် အသုံးချနိုင်သည့် နည်းလမ်းများ ချမှတ်ကျင့်သုံးခြင်း၊

ဈ။ ပုဂ္ဂလိက အချက်အလက်ချိုးဖောက်ခံရခြင်း ကိစ္စရပ်များ အရေးယူကိုင်တွယ်ခြင်း၊

ည။ ပုဂ္ဂလိက ကဏ္ဍနှင့် စားသုံးသူအုပ်စုများအား ဤအပိုင်းပါ ရည်ရွယ်ချက်များနှင့်အညီ မိမိကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်နိုင်စေရန် အကြံပေးဆွေးနွေးခြင်း၊

ဋ။ လူလုပ်အသိဉာဏ် အပါအဝင် နည်းပညာအသစ်များဖြင့် ပုဂ္ဂလိက အချက်အလက်ရယူခြင်းဆိုင်ရာ ကိစ္စရပ်များအား သုတေသနပြု ဆောင်ရွက်သွားရန်၊

ဌ။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် နိုင်ငံတကာတွင် အစိုးရကိုယ်စားပြု ဆောင်ရွက်ရန်၊

ဍ။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးကော်မရှင်၏ အခြားတည်ဆဲ ဥပဒေများအရ ထမ်းဆောင်ရန်ရှိသည့် တာဝန်များအား ဆောင်ရွက်ရန်၊

ဎ။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်း ဆောင်ရွက်သွားရန်။

**အခန်း (၄၁)**

**ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုရန်လွယ်ကူသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း**

၇၇။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးဆိုင်ရာ ကော်မရှင် သည် ဤဥပဒေထုတ်ပြန် သည့်နေ့မှ ၁၂လအတွင်း အရေးပါသော သတင်းအချက်အလက် အခြေခံအဆောက်အအုံ အကာအကွယ် ပေးရေးဆိုင်ရာ နည်းလမ်းများ ကိုဝန်ကြီးဌာန ၏ သဘောတူညီချက်နှင့်အညီ အမိန့် သို့မဟုတ် ညွှန်ကြားချက် ဖြင့် ထုတ်ပြန်ကြေငြာရမည်။

၇၈။ ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေးဆိုင်ရာ ကော်မရှင်မှ ပုဒ်မ ၇၇ အရ ထုတ်ပြန် သည့် နည်းလမ်းများသည်

က။ “ပုဂ္ဂလိက အချက်အလက်”၊ “ထိန်းချုပ်သူ”၊ “လုပ်ဆောင်သူ” နှင့် “အချက်အလက်ပိုင်ရှင်”၊ “လုပ်ဆောင်ခြင်း” စသည့် စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုရန်၊

ခ။ အခန်း ၄၂ (ပုဂ္ဂလိက အချက်အလက်အကာအကွယ်ပေးရေး နည်းလမ်းများ) ပါ ပြဌာန်းချက်များနှင့်အညီ ထုတ်ပြန်ရန်၊

ဂ။ အချက်အလက်ပိုင်ရှင်အား သင့်တော်သော အခွင့်အရေးပေးအပ်ရန်၊

ဃ။ ပုဂ္ဂလိက အချက်အလက်ချိုးဖောက်ခံရသည့် ကိစ္စရပ်များအား အဖွဲ့အစည်းများမှ အသိပေးနိုင်ရန် တာဝန်ရှိစေသည့် နည်းလမ်းများ ချမှတ်ရန်။

င။ အဖွဲ့အစည်းများထံမှ မလိုလားအပ်သည့် စီးပွားရေးဆိုင်ရာ အီလက်ထရောနစ်စာတိုများ ပို့ခြင်းအား ထိန်းချုပ်ရန်၊

၈။ ဤပုဒ်မခွဲ (ခ) မှ (င)ပါ ပြဌာန်းချက်များအား လိုက်နာရန် ထိန်းချုပ်သူထံတွင် တာဝန်ရှိစေခြင်း၊

ဆ။ လုပ်ဆောင်သူများအား သင့်တော်သည့် လိုက်နာရမည့် တာဝန်များချမှတ်ခြင်း၊

ဇ။ လိုက်နာမှုမရှိသူများအား ထိရောက်သည့်အရေးယူမှုများ ချမှတ် လုပ်ဆောင်ရန်၊

၇၉။ ပုဒ်မ ၇၇အရ ပြဌာန်းသည့်နည်းလမ်းများသည် ဤဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါက အဆိုပါ ကိုက်ညီမှုမရှိသည့် ပုဒ်မသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိစေရ။

**အခန်း (၄၂)**

**ပုဂ္ဂလိက အချက်အလက်ကာကွယ်ရေး နည်းလမ်းများ**

၈၀။ ပုဒ်မ ၇၈ (ခ) အရချမှတ်သည့် ပုဂ္ဂလိက အချက်အလက်ကာကွယ်ရေး နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

က။ အချက်အလက်ပိုင်ရှင်ထံမှ အချက်အလက်ကိုလုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရမည်။

ခ။ ပုဂ္ဂလိက အချက်အလက်ကို ဥပဒေနှင့်အညီ သီးသာထင်ရှားသည့် အကြောင်းပြချက်ဖြင့်သာ ကောက်ယူရမည်။ နောင်တွင် ထိုကောက်ယူထားသည့်အချက်ကို ရည်ရွယ်ချက်နှင့် မကိုက်ညီသည့် ကိစ္စရပ်များ လုပ်ဆောင်ခြင်း မပြုရ။

ဂ။ ပုဂ္ဂလိက အချက်အလက်များအား ရယူခြင်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်ပမာဏ ထိသာကန့်သတ် ရယူရမည်။

ဃ။ ပုဂ္ဂလိက အချက်အလက်များသည် မှန်ကန်တိကျမှု ရှိရမည်ဖြစ်ပြီး အကယ်၍ မှန်ကန်တိကျမှု မရှိပါက ၎င်း အချက်အလက်များအား မဆိုင်းမတွဲ ဖယ်ရှားပြစ်ရမည်။

င။ ပုဂ္ဂလိက အချက်အလက်များသည် ရည်ရွယ်ချက်ပါ ဆောင်ရွက်သည်အချိန်ထက်ပို၍ ထိန်းသိမ်းထားခြင်း မရှိစေရ။

စ။ ပုဂ္ဂလိက အချက်အလက်များအား လုံခြုံမှုရှိပြီး မတော်တဆဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း စသည့်နည်းပညာ သို့မဟုတ် အခြားလုပ်ဆောင်မှုမှားယွင်းခြင်း တို့မှ ကာကွယ်နိုင်သည့် နည်းလမ်းများဖြင့်သာ ရယူလုပ်ဆောင်ရမည်။

ဆ။ ပုဂ္ဂလိက အချက်အလက်များသည် မြန်မာနိုင်ငံပြင်ပသို့ ထိုကဲ့သို့ ထုတ်ယူသည့် အချက်အလက်အပေါ် အဖွဲ့အစည်းအနေဖြင့် ပုဂ္ဂလိက အချက်အလက်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများနှင့်အညီ အကာအကွယ် ပေးနိုင်မည်ဟု ယူဆပါက ထုတ်ယူနိုင်သည်။



၈၁။ အောက်ပါ ပြဌာန်းချက်များသည် အဖွဲ့အစည်းတစ်ရပ်၏ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအပေါ် တာဝန်ရှိမှုကို ဆုံးဖြတ်ရာတွင် သက်ရောက်မှုရှိစေရမည်။

က။ အဖွဲ့အစည်းတစ်ရပ်သည် ၎င်း၏ထိန်းချုပ်မှုအောက်တွင် သို့မဟုတ် လက်ဝယ်ထားရှိသည့် ပုဂ္ဂလိက အချက်အလက်များအပေါ် တာဝန်ရှိစေရမည်။

ခ။ အဖွဲ့အစည်းတစ်ရပ်သည် အခြေအနေတစ်ရပ်အပေါ် အသိဉာဏ်ပညာဖြင့် ကောင်းမွန်စွာ စဉ်းစားဆင်ခြင်ရန် တာဝန်ရှိသည်။

**အခန်း (၄၃)**

**ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင်၏ လုပ်ပိုင်ခွင့်များ**

၈၂။ ဤဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင် သည် ၎င်း၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိသည်။

၈၃။ ပုဒ်မ ၈၂ ပါ အထွေထွေလုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင်သည် အောက်ပါတို့အား လုပ်ပိုင်ခွင့်ရှိသည်။

က။ အခန်း ၄၁ အရ ထုတ်ပြန်သည့် စည်းမျဉ်းများအား အကောင်အထည်ဖော်ပိုင်ခွင့်

ခ။ ဤအပိုင်းပါ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကိစ္စရပ်များအတွက် လိုအပ်သည့် လမ်းညွှန်မှုများ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

ဂ။ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးအတွက် အခြားပုဂ္ဂိုလ်များ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပနှင့် ပြည်တွင်းရှိ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

ဃ။ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေး ကိစ္စရပ်များအတွက် အခြားပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ သီးခြားစီဖြစ်စေ သင်တန်းများ ပို့ချခြင်း၊ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း နှင့် ပညာသင်ဆုပေးအပ်ခြင်း စသည်တို့အား ပြုလုပ်နိုင်ခြင်း၊

င။ ဤဥပဒေပါ တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း၊

စ။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ မည့်သည့်ပုဂ္ဂိုလ်ဖြင့်ဖြစ်စေ အဖွဲ့အစည်း ပူးပေါင်းတည်ထောင် ခြင်း၊ အသင်းအဖွဲ့တည်ထောင်ခြင်း သို့မဟုတ် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊

ဆ။ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ အလှူငွေ နှင့် ရန်ပုံငွေများ လက်ခံရယူနိုင်ခြင်းနှင့် ယင်းသို့ ရရှိနိုင်စေရန် လုပ်ဆောင်ပိုင်ခွင့်ရှိခြင်း။

၆။ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ အလှူငွေ နှင့် ရန်ပုံငွေများ စသည့်ငွေရေးကြေးရေး အထောက်အပံ့များနှင့် အခြားသော အထောက်အပံ့များအား ပေးအပ်နိုင်ခွင့်ရှိခြင်း။

**အခန်း (၄၄)**

**အကြံပေး ကော်မတီများ**

၈၅။ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင် သည် ဤအပိုင်းပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုအပေါ် အကြံဉာဏ်များ ပေးအပ်နိုင်စေရန် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အကြံပေးကော်မတီများ ခန့်အပ်ဖွဲ့စည်းနိုင်သည်။

၈၆။ ပုဂ္ဂလိက အချက်အလက် ကာကွယ်ရေးကော်မရှင် သည် ၎င်းအကြံပေးကော်မတီများနှင့် ဤအပိုင်းပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့် လုပ်ပိုင်ခွင့်များအသုံးချမှု အပေါ် အကြံဉာဏ်တောင်းခံနိုင်သည် သို့သော် ၎င်းအကြံဉာဏ်များအတိုင်း လိုက်နာဆောင်ရွက်ရန်မလိုအပ်ပါ။

**အပိုင်း (၇)**

**ကွန်ပြူတာ အလွဲသုံးစားပြုခြင်းနှင့် ဆိုက်ဘာမှုခင်း**

**အခန်း (၄၅)**

**ဤအပိုင်း၏ ရည်ရွယ်ချက်**

၈၇။ ဤအပိုင်း၏ ရည်ရွယ်ချက်မှာ ကွန်ပြူတာ အလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်းနှင့် သက်ဆိုင်သည့် အရေးကြီးသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်နိုင်စေရန် ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန် အတွက် အောက်ပါအချက်အလက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်။

က။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်

ခ။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းတည်ထောင်၍ ကွန်ပြူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာ မှုခင်းများအား အရေးယူဆောင်ရွက်နိုင်ရန်၊ အခြားလျှို့ဝှက်၊ အရေးကြီးထိန်းသိမ်းထားသည့် သတင်းအချက် အလက်များ နှင့် ကွန်ပြူတာစနစ်များအား ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) နှင့်အညီ အကာအကွယ်ပေးဆောင်ရွက်နိုင်ရေး ဥပဒေအခြေခံကောင်းတစ်ရပ် ဖန်တီးပေးခြင်း။

**အခန်း (၄၆)**

**အဓိပ္ပါယ် ဖော်ပြချက်**

၈၈။ ဤအပိုင်းတွင် ပါရှိသည့် စကားရပ်များသည် ဤဥပဒေတွင် သီးခြားအဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါက ဘူဒါပတ်စ် ကွန်ဗင်းရှင်း (Budapest Convention) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အတိုင်းမှတ်ယူရမည်။

အခန်း (၄၇)

ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း

၉၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။

၉၀။ ဝန်ကြီးဌာန [ဥပမာ- သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန] အားဆုံးဖြတ်ထည့်သွင်းရန်

၉၁။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။

- က။ (ပြည်ထောင်စု ဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန) ဥက္ကဋ္ဌ
- ခ။ (ပြည်ထောင်စု ဝန်ကြီး၊ သမ္မတရုံး ဝန်ကြီးဌာန) ဒုဥက္ကဋ္ဌ
- ဂ။ (ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး) အဖွဲ့ဝင်
- ဃ။ (ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန) အဖွဲ့ဝင်
- င။ (ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန) အဖွဲ့ဝင်
- စ။ (ရဲချုပ်၊ မြန်မာ့ရဲတပ်ဖွဲ့) အဖွဲ့ဝင်
- ဆ။ (အကြီးအကဲ၊ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန) အဖွဲ့ဝင်
- ဇ။ (အကြီးအကဲ၊ မြန်မာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ရုံး) အဖွဲ့ဝင်

၉၂။ [သင့်တော်သည့် ပုဂ္ဂိုလ်အား အတွင်းရေးမှူးအဖြစ်ခန့်အပ်ရန်]

၉၃။ [ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံနှင့် ရန်ပုံငွေတို့အား ဆွေးနွေးထည့်သွင်းဖော်ပြရန်။]

အခန်း (၄၈)

ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ အခန်းကဏ္ဍနှင့် တာဝန်များ

၉၄။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီသည် ဤအပိုင်းတွင် ပါရှိသည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မူလတာဝန်ရှိစေရမည်။ ထို့ကြောင့် ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီသည် အောက်ပါ တာဝန်များအား ဆောင်ရွက်ရမည်။

က။ ပုဒ်မခွဲ (ခ)မှ (င) အထိ ဖော်ပြပါရှိသည့်တာဝန်များအား ထမ်းဆောင်ရာတွင် အစိုးရဌာနများ၏ ဦးဆောင်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန်။

ခ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ခြိမ်းခြောက်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး မှုပေးရန်။

ဂ။ အခန်း ၄၉ မှ ၆၂ ပါ ပြဌာန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု အား ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ဆိုင်ရာ ကိစ္စရပ်များမှ အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် မူဝါဒ ချမှတ် အကောင်အထည်ဖော်ရန်။

ဃ။ ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ခြိမ်းခြောက်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ နည်းပညာနှင့် အခြားအကူအညီများ ပေးအပ်ရန်။

င။ ပြည်ထောင်စုအစိုးရ အပါအဝင် အခြားအစိုးရဌာနများ နှင့် ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ခြိမ်းခြောက်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက် လုပ်ကိုင်နိုင်ရန် အကြံပြုဆောင်ရွက်ရန်။

စ။ ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ခြိမ်းခြောက်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည့် ပညာပေးဆောင်ရွက်မှုများ၊ သုတေသနပြုလုပ်မှုများ တိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပ မြှင့်တင်ပေးခြင်း နှင့် ထိုသို့ပြုလုပ်သည့် အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်ခြင်း။

ဆ။ နိုင်ငံခြား ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်းဆိုင်ရာ အာဏာပိုင်များအပါအဝင် နိုင်ငံတကာ သို့မဟုတ် နိုင်ငံ တကာအစိုးရ အဖွဲ့အစည်းများနှင့် ကွန်ပျူတာအလွဲသုံးစားမှု၊ ဆိုက်ဘာမှုခင်း၊ ခြိမ်းခြောက်မှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။

ဇ။ ပုဂ္ဂလိက အဖွဲ့အစည်းများထံသို့ သတင်းအချက်အလက် နည်းပညာသုံးစွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဥပဒေပါအခွင့်အရေးများနှင့်အညီ အကာအကွယ်ပေးရေး၏ အရေးပါပုံနှင့် ကွန်ပျူတာအလွဲသုံးစားမှုနှင့် ဆိုက်ဘာမှုခင်းများအား တိုက်ဖျက်ရန် အကြံပေးဆွေးနွေးခြင်း။

ဈ။ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီသည် အခြားတည်ဆဲ ဥပဒေများနှင့် ပြည်ထောင်စုအစိုးရမှ သတ်မှတ်ပေးထားသည့် ထမ်းဆောင်ရန်ရှိသည့် တာဝန်များအား ဆောင်ရွက်ရန်။

ည။ ဖော်ပြပါတာဝန်များအား ကောင်းမွန်စွာထမ်းဆောင်နိုင်စေရန် လိုအပ်သည့် အချက်များအား ဖြည့်စည်း ဆောင်ရွက်သွားရန်။

**အခန်း (၄၉)**

**တရားမဝင် ချိုးဖောက်ဝင်ရောက်ခြင်း**

၉၄။ ဆိုက်ဘာမှုခင်းလုပ်ငန်း ကော်မတီသည် ကွန်ပျူတာစနစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးအား အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်ဝင်ရောက်သည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်း

အရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။ ကွန်ပျူတာ အချက်အလက်ရယူရန် သို့မဟုတ် အခြားမရိုးဖြောင့်သော သဘာထားဖြင့်ဖြစ်စေ၊ ချိတ်ဆက်ထားသည့် ကွန်ပျူတာစနစ်အား ချိုးဖောက် ဝင်ရောက်ရန်ဖြစ်စေ၊ လုံခြုံရေးဆိုင်ရာ အစီအမံများအား ချိုးဖျက်ဝင်ရောက်ခြင်းကို ထိုကဲ့သို့ပြစ်မှုမြောက်သည် ဟုယူဆရမည်။

**အခန်း (၅၀)**

**တရားမဝင် ကြားဖြတ်ဝင်ရောက်ခြင်း**

၉၅။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ကွန်ပျူတာစနစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးအား အခွင့်မရှိပဲ နည်းပညာအားဖြင့် ဖြစ်စေ၊ ကွန်ပျူတာအချက်အလက် ထုတ်လွှင့်ခြင်းဖြင့် ဖြစ်စေ၊ လျှပ်စစ်သံလိုက်များ ကွန်ပျူတာစနစ်တစ်ခုမှ ထုတ်လွှင့်ခြင်းဖြင့် ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ကြားဖြတ်ဝင်ရောက်သည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်း အရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။ မရိုးဖြောင့်သော သဘာထားဖြင့်ဖြစ်စေ၊ ချိတ်ဆက်ထားသည့် ကွန်ပျူတာစနစ်အား ချိုးဖောက် ဝင်ရောက်ရန်ဖြစ်စေ ထိုကဲ့သို့ပြစ်မှုမြောက်သည် ဟုယူဆရမည်။

**အခန်း (၅၁)**

**အချက်အလက်များ ကြားဖြတ်နှောင့်ယှက်ခြင်း**

၉၆။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ကွန်ပျူတာအချက်အလက်တစ်ခုအား ဖျက်စီးခြင်း၊ ပျက်စီးစေခြင်း၊ ပြောင်းလဲခြင်း၊ ဖော်ထုတ်ခြင်း စသည့်တို့အား အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ပြီး ပြင်းထန်သောထိခိုက်မှုများဖြစ်ပေါ်စေသည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက် နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

**အခန်း (၅၂)**

**စနစ်အတွင်းသို့ ကြားဖြတ်နှောင့်ယှက်ခြင်း**

၉၇။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ကွန်ပျူတာစနစ်တစ်ခုအား ထည့်သွင်းခြင်း၊ ထုတ်လွှတ်ခြင်း၊ ဖျက်စီးခြင်း၊ ပျက်စီးစေခြင်း၊ ပြောင်းလဲခြင်း၊ ဖော်ထုတ်ခြင်း စသည့်တို့အား အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ပြီး ပြင်းထန်သောထိခိုက်မှုများဖြစ်ပေါ်စေသည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက် နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

**အခန်း (၅၃)**

**စက်ပစ္စည်းများ အလွဲသုံးစား ပြုလုပ်ခြင်း**

၉၈။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် အောက်ပါကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက် ရမည်။

က။ ပုဒ်မ ၉၄ နှင့် ၉၇ ပါ ပြစ်မှုများအား ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အောက်ပါတို့အား ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အသုံးချရန် လက်ဝယ်ထားရှိခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း နှင့် ရရှိနိုင်အောင် ဆောင်ရွက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆိုဖြစ်စေ

၁။ ပုဒ်မ ၉၄ နှင့် ၉၇ ပါ ပြစ်မှုများအား ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထုတ်လုပ်ထားသည့် ကွန်ပျူတာ ပရိုဂရမ်အပါအဝင် စက်ပစ္စည်းတမျိုးမျိုး

၂။ ကွန်ပျူတာ လျှို့ဝှက်စကားလုံး၊ ကုတ်နံပါတ် သို့မဟုတ်အခြား ကွန်ပျူတာ စနစ်၏ တစ်စုံတစ်ပိုင်း သို့မဟုတ် တစ်ခုလုံးအား ဝင်ရောက်နိုင်သည့် အချက်အလက် တစ်စုံတစ်ရာ

ခ။ ပုဒ်မ ၉၄ နှင့် ၉၇ ပါ ပြစ်မှုများအား ကျူးလွန်ရည်ရွယ်ချက်ဖြင့် ပုဒ်မခွဲ (က) ၁ နှင့် ၂ ပါ ပစ္စည်းများအား လက်ဝယ်ထားရှိခြင်း။

၉၉။ အခန်း ၅၃ ပါ အရေးယူဆောင်ရွက်မည့် ကိစ္စရပ်များသည် ပုဒ်မ ၉၄ နှင့် ၉၇ ပါ ပြစ်မှုများအား ကျူးလွန်ရန် ရည်ရွယ်ချက်မရှိပဲ ပုဒ်မ ၉၈ ပါ ပစ္စည်းများအား ကွန်ပျူတာစနစ်တစ်ခုအား တရားဝင်စစ်ဆေးရန် သို့မဟုတ် အကာအကွယ်ပေးရန်အတွက် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သုံးစွဲရန် ရယူခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်းနှင့် လက်ဝယ်ထားရှိခြင်း အတွက် ပြစ်မှုမြောက်သည်ဟု ယူဆချက်မရှိစေရ။

**အခန်း (၅၄)**

**ကွန်ပျူတာဆက်စပ် အတုပြုလုပ်ခြင်း**

၁၀၀။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် အချက်အလက်တစ်ရပ်အား မူရင်းပုံစံ ပြောင်းလဲစေရန် ထည့်သွင်းခြင်း၊ ထုတ်လွှတ်ခြင်း၊ ဖျက်စီးခြင်း၊ ပျက်စီးစေခြင်း၊ ပြောင်းလဲခြင်း၊ ဖော်ထုတ်ခြင်း စသည့်တို့အား အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ပြီး ပြင်းထန်သောထိခိုက်မှုများဖြစ်ပေါ်စေသည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

အခန်း (၅၅)

ကွန်ပျူတာဆက်စပ် လိမ်လည်ခြင်း

၁၀၁။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် အောက်ပါကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက် ရမည်။

အခြားသူ တစ်ဦး၏ ပိုင်ဆိုင်မှု တစ်စုံတစ်ရာအား စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိနိုင်စေရန် မိမိအတွက်ဖြစ်စေ၊ အခြားသူ အတွက်ဖြစ်စေ မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့် အောက်ပါတို့အား ပြုလုပ်၍ ရယူလျှင်

က။ ကွန်ပျူတာ အချက်အလက်တစ်စုံတစ်ရာအား ထည့်သွင်းခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်စီးခြင်းနှင့် ထိန်းချုပ်ခြင်း

ခ။ ကွန်ပျူတာ စနစ်တစ်ရပ်၏ လုပ်ဆောင်မှုအား ကြားဖြတ်ဝင်ရောက်ခြင်း

အခန်း (၅၆)

ကလေးသူငယ် ညစ်ညမ်းရုပ်သံ

၁၀၂။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် အောက်ပါကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက် ရမည်။

က။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ဖြန့်ချိရန် ရည်ရွယ်ချက်ဖြင့် ကလေးသူငယ်ညစ်ညမ်းရုပ်သံများအား ထုတ်လုပ်ခြင်း၊

ခ။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ကလေးသူငယ်ညစ်ညမ်းရုပ်သံများအား ရယူနိုင်စေရန် ပြုလုပ်ခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း၊

ဂ။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ကလေးသူငယ်ညစ်ညမ်းရုပ်သံများအား ဖြန့်ချိခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း၊

ဃ။ မိမိကိုယ်တိုင် သို့မဟုတ် တခြားသူတစ်ဦးအတွက် ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ကလေးသူငယ်ညစ်ညမ်းရုပ်သံများအား ရယူခြင်း၊

င။ ကလေးသူငယ်ညစ်ညမ်းရုပ်သံများအား ကွန်ပျူတာစနစ်တစ်ရပ်တွင် သို့မဟုတ် အခြားသို့လှောင်ရေး စက်ပစ္စည်းတစ်စုံတစ်ရာတွင် သိမ်းဆည်းထားရှိခြင်း၊

၁၀၃။ အထက်ပါ ပုဒ်မ ၁၀၂ တွင်ပါရှိသည့် ကလေးသူငယ်ညစ်ညမ်းရုပ်သံ ဟူသည့် စကားရပ်တွင် အောက်ပါ ရုပ်ပုံများပါဝင်သည့် ပစ္စည်းများ ပါဝင်သည်ဟု မှတ်ယူရမည်။

က။ လိင်အသားပေး ပုံရိပ်တစ်ခုတွင် အရွယ်မရောက်သေးသည့် ပုဂ္ဂိုလ်ပါဝင်နေခြင်း၊

ခ။ အရွယ်မရောက်သေးဟု ယူဆရသည့် ပုဂ္ဂိုလ်အား လိင်အသားပေးပုံရိပ်တစ်ခုတွင် ပါဝင်နေခြင်း၊

ဂ။ အရွယ်မရောက်သေးသူအား ကိုယ်စားပြုသည့် ပုံရိပ်များအား လိင်အသားပေးပုံရိပ်တစ်ခုတွင် ပါဝင်နေခြင်း၊

၁၀၄။ “အရွယ်မရောက်သေးသူ” ဟူသည့် စကားရပ်သည် အသက် ၁၈နှစ်အောက်ရှိသူ အားလုံးပါဝင်သည်။

**အခန်း (၅၇)**

**ကျူးလွန်ရန် ကြိုးစားခြင်းနှင့် အားပေးကူညီခြင်း**

၁၀၅။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ပုဒ်မ ၉၄ မှ ၁၀၅ ပါ ပြစ်မှုများအား ရည်ရွယ်ချက်ရှိရှိ အားပေးကူညီသည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက် ရမည်။

၁၀၆။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ပုဒ်မ ၉၅၊ ၉၆၊ ၉၇၊ ၁၀၀၊ ၁၀၁၊ ၁၀၂ (က) နှင့် ၁၀၂ (ဂ) ပါ ပြစ်မှုများအား ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ရန် ကြိုးစားသည့် ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက် ရမည်။

**အခန်း (၅၈)**

**အဖွဲ့အစည်း၏ တာဝန်ရှိမှု**

၁၀၇။ ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် တစ်ဦးခြင်း သို့မဟုတ် အဖွဲ့အစည်းဖြင့် အကျိုးကျေးဇူးအလို့ငှာ ဦးဆောင်၍ ဤအပိုင်းပါပြစ်မှုများအား ကျူးလွန်သည့် အဖွဲ့အစည်းများအား သို့မဟုတ် ဦးဆောင်သူအား အခွင့်မရှိပဲ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ကိစ္စရပ်များအပေါ်တွင် အောက်ပါတို့အား အခြေခံ၍ ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

က။ ၎င်းအဖွဲ့အစည်းထံတွင် ကိုယ်စားပြုသည့်အခွင့်အာဏာ

ခ။ အဖွဲ့အစည်း၏ ကိုယ်စား ဆုံးဖြတ်ပိုင်ခွင့်၊

ဂ။ အဖွဲ့အစည်းအား ထိန်းချုပ်ပိုင်ခွင့်

၁၀၈။ ပုဒ်မ ၁၀၈တွင် ဖော်ပြပါရှိသည့်အပြင် ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် လူပုဂ္ဂိုလ်တစ်ဦး၏ အဖွဲ့အစည်းပေါ်တွင် ထိန်းချုပ်မှုမရှိသော်လည်း ၎င်း၏အကျိုးကျေးဇူးအတွက် ကျူးလွန်သည့်ကိစ္စရပ်များအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

၁၀၉။ အခန်း ၅၈ ပါ အဖွဲ့အစည်းတစ်ရပ်၏ တာဝန်သည် ပြစ်မှုကြောင့်သို့မဟုတ် တရားမကြောင့် သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းများအရ အရေးယူနိုင်သည်။ ထိုတာဝန်သည် ၎င်းပြစ်မှုအား ကျူးလွန်ခဲ့သည့် ပုဂ္ဂိုလ်၏ ပြစ်မှုဆိုင်ရာ အပြစ်ဒဏ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။



**အခန်း (၅၉)**

**အရေးယူခြင်းနှင့် ပြစ်ဒဏ်များ**

၁၁၀။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ပုဒ်မ ၉၄ မှ ၁၀၇ အထိ ပြဌာန်းပါရှိသည့် ပြစ်မှုများကို ကျူးလွန်မှု များအား သင့်တော်ပြီး မှန်ကန်မှုရှိသည့် အကျဉ်းချထားခြင်းအပါအဝင် အခြားပြစ်ဒဏ်များပေးအပ်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

၁၁၁။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် အခန်း ၅၈ တွင် ပြဌာန်းပါရှိသည့် ပြစ်မှုများကို ကျူးလွန်သည့် အဖွဲ့အစည်းများအား သင့်တော်ပြီး မှန်ကန်မှုရှိသည့် ငွေဒဏ်များ အပါအဝင် အခြားပြစ်ဒဏ်များပေးအပ်နိုင်ရန် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

**အခန်း (၆၀)**

**လုပ်ထုံးလုပ်နည်းများ**

၁၁၂။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် အထူးမူခင်းရေးရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လုပ်ပိုင်ခွင့် နှင့်လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရန် လိုအပ်သည့် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

၁၁၃။ ပုဒ်မ ၁၁၉တွင် သီးခြားစီဖော်ပြထားသည်မှအပ ပုဒ်မ ၁၁၃တွင် ပြဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံး လုပ်နည်းများသည် အောက်ပါတို့အပေါ် သက်ရောက်မှုရှိရမည်။

က။ ပုဒ်မ ၉၄ မှ ၁၀၇ အထိ ပြဌာန်းထားသည့် ပြစ်မှုများ

ခ။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ကျူးလွန်သည့် အခြားပြစ်မှုများ

ဂ။ ပြစ်မှုတစ်စုံတစ်ရာအတွက် အီလက်ထရောနစ်ပုံစံဖြင့် ရရှိသည့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း

၁၁၄။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ဤအပိုင်းတွင် ပေးအပ် ထားသည့် ၎င်း၏လုပ်ပိုင်ခွင့်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သူတပါး၏ လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်မှုနှင့် အကာအကွယ်ပေးထားမှုအား ထိခိုက်ခြင်းမရှိစေရန် လုပ်ဆောင်ရမည်။ ထိုသို့ဆိုရာတွင် ၎င်း၏ လုပ်ပိုင်ခွင့်များအား ကန့်သတ်၍ ဥပဒေနှင့်အညီ အသုံးပြုခြင်းတို့ပါဝင်သည်။ တရားမျှတမှုရှိစေရန် အလို့ငှာ ဤအပိုင်းပါ လုပ်ပိုင်ခွင့်များအား အသုံးပြုရာတွင် ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီ အနေဖြင့် အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးများ၊ တာဝန်များနှင့် ဥပဒေများ ပေးအပ်ထားသည့် အကျိုးအမြတ်များအား ထိခိုက်ခြင်းမရှိစေရန် ဆင်ခြင်လုပ်ဆောင်ရမည်။

၁၁၅။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိန်းသိမ်းထားသည့် ကွန်ပျူတာအချက်အလက် တစ်စုံတစ်ရာသည် ပျက်စီးရန် သို့မဟုတ် ဖျက်စီးနိုင်သည့်အခြေအနေတွင်ရှိသည် ဟု ယူဆပါက ထိန်းသိမ်းထားရန် သို့မဟုတ် ထိုကဲ့သို့ပြုလုပ်ရန် ညွှန်ကြားနိုင်သည့် အခွင့်အာဏာပေးအပ်နိုင်ရန် လိုအပ်သည့် ဥပဒေမူဝါဒများအား ချမှတ်အကောင်အထည်ဖော်ရမည်။ ထိုကဲ့သို့ ထိန်းသိမ်းထားရာတွင် အဆိုပါ

ကွန်ပျူတာအချက်အလက်အား ရက်ပေါင်း ၉၀ ထက်မပိုစေပဲ မူရင်းပုံစံမပျက် ထိန်းသိမ်းထားရှိရန် တာဝန်ရှိစေမည်။ ထိုကဲ့သို့ ညွှန်ကြားချက်မျိုးအား ထပ်မံ၍သက်တန်းတိုးလိုက တိုးနိုင်သည်။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် သက်ဆိုင်ရာလျှို့ဝှက်ချက် ဥပဒေနှင့်အညီ အချုပ်သား သို့မဟုတ် အခြား ပုဂ္ဂိုလ်အား သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအတွင်း လျှို့ဝှက်ထားရှိရန် ညွှန်ကြားနိုင်သည့် အခွင့်အာဏာပေးရန်လိုအပ်သည့် ဥပဒေလုပ်ထုံး လုပ်နည်းများ ချမှတ်လုပ်ဆောင်ရမည်။ ဤပုဒ်မတွင်ပါရှိသည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများသည် ပုဒ်မ ၁၁၃ နှင့် ၁၁၅ ပြဌာန်းချက်များနှင့်အညီ ဖြစ်စေရမည်။

၁၁၆။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် လုပ်ငန်းအချက်အလက် (traffic data) အား ပုဒ်မ ၁၁၆နှင့် အညီ အောက်ပါအခြေအနေများအတွက် ထိန်းသိမ်းထားရှိစေရန် လိုအပ်သည့် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

က။ လုပ်ငန်းအချက်အလက်များအား ဝန်ဆောင်မှုပေးသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် ဝန်ဆောင်မှုပေးသူများ ပေးပို့သည့်အချိန်တွင် ပါဝင်နေသည့်အချက်ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပဲ ထိန်းသိမ်းထားခြင်း။

ခ။ သက်ဆိုင်ရာ အာဏာပိုင်သို့မဟုတ် ၎င်းတို့မှ တာဝန်ပေးအပ်ထားသည့် လူပုဂ္ဂိုလ်ထံသို့ ဝန်ဆောင်မှုပေးအပ်သူများနှင့် လမ်းကြောင်းအား ခွဲခြားသိရှိစေနိုင်ရန် လုံလောက်သည့် အချက်အလက်ပမာဏအား ထိန်းသိမ်းထားရှိရမည်။

ဤပုဒ်မတွင်ပါရှိသည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများသည် ပုဒ်မ ၁၁၃ နှင့် ၁၁၅ ပါ ပြဌာန်းချက်များနှင့်အညီဖြစ်စေရမည်။

၁၁၇။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် အောက်ပါတို့အား သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် လုပ်ဆောင်နိုင်စေရန် အခွင့်အာဏာ ပေးအပ်နိုင်မည့် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

က။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အသုံးပြုသည့် နည်းပညာများအား စာရင်းကောက်ယူရန် သို့မဟုတ် မှတ်တမ်းကောက်ယူရန်၊

ခ။ ဝန်ဆောင်မှုပေးအပ်သူအား ၎င်း၏တတ်စွမ်းနိုင်သမျှ အခြေအနေထိ အောက်ပါတို့အားပြုလုပ်ရန် ညွှန်ကြားခြင်း၊

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အသုံးပြုသည့် နည်းပညာများအား စာရင်းကောက်ယူရန် သို့မဟုတ် မှတ်တမ်းကောက်ယူရန်၊

၂။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ဖြန့်ဝေလျှက်ရှိသည့် လုပ်ငန်း အချက်အလက်များအား စာရင်းကောက်ယူခြင်း သို့မဟုတ် မှတ်တမ်းကောက်ယူသည့် သက်ဆိုင်ရာအာဏာပိုင် များနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် အကူအညီပေးအပ်ရန်။

ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ပုဒ်မပါ လုပ်ပိုင်ခွင့်များ အသုံးပြုခြင်းနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များအား ဝန်ဆောင်မှုပေးအပ်သူများအနေဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရန် ညွှန်ကြားနိုင်သည့်

ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။ ဤပုဒ်မတွင် ပြဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများ သည် ပုဒ်မ ၁၁၃ နှင့် ၁၁၅ ပါပြဌာန်းချက်များအတိုင်း ဖြစ်စေရမည်။

၁၁၈။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် ပြည်တွင်းဥပဒေများအရ သတ်မှတ်ဆုံးဖြတ်သည့် ပြစ်မှုများအပေါ် အရေးယူဆောင်ရွက်နိုင်စေရန် အခွင့်အာဏာ ပေးအပ်နိုင်မည့် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။

က။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနယ်နမိတ်အတွင်း အသုံးပြုသည့် နည်းပညာများအား စာရင်းကောက်ယူရန် သို့မဟုတ် မှတ်တမ်းကောက်ယူရန်၊

ခ။ ဝန်ဆောင်မှုပေးအပ်သူအား ၎င်း၏တတ်စွမ်းနိုင်သမျှ အခြေအနေထိ အောက်ပါတို့အားပြုလုပ်ရန် ညွှန်ကြားခြင်း၊

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနယ်နမိတ်အတွင်း အသုံးပြုသည့် နည်းပညာများအား စာရင်းကောက်ယူရန် သို့မဟုတ် မှတ်တမ်းကောက်ယူရန်၊

၂။ ကွန်ပျူတာစနစ်တစ်ရပ်အား အသုံးပြု၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ဖြန့်ဝေလျှက်ရှိသည့် လုပ်ငန်း အချက်အလက်များအား စာရင်းကောက်ယူခြင်း သို့မဟုတ် မှတ်တမ်းကောက်ယူသည့် သက်ဆိုင်ရာအာဏာပိုင် များနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် အကူအညီပေးအပ်ရန်။

ဆိုက်ဘာမူခင်းလုပ်ငန်း ကော်မတီသည် ပုဒ်မပါ လုပ်ပိုင်ခွင့်များ အသုံးပြုခြင်းနှင့် ဆက်စပ်သည့် သတင်းအချက် အလက်များအား ဝန်ဆောင်မှုပေးအပ်သူများအနေဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရန် ညွှန်ကြားနိုင်သည့် ဥပဒေမူဝါဒများ ချမှတ်လုပ်ဆောင်ရမည်။ ဤပုဒ်မတွင် ပြဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများ သည် ပုဒ်မ ၁၁၃ နှင့် ၁၁၅ ပါပြဌာန်းချက်များအတိုင်း ဖြစ်စေရမည်။

**အခန်း (၆၁)**

**အာဏာသက်ရောက်မှု နယ်ပယ်**

၁၁၉။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ပုဒ်မ ၉၄ နှင့် ၁၀၇ ပါ ပြစ်မှုများအား အရေးယူဆောင်ရွက်နိုင်ရန် အာဏာသက်ရောက်မှုနယ်ပယ် သတ်မှတ်နိုင်မည့် ဥပဒေမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရမည်။

က။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နယ်နမိတ်အတွင်း

ခ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်ထူမောင်းနှင်နေသည့် သင်္ဘောပေါ်တွင်

ဂ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် လေယာဉ်ပေါ်တွင်

ဃ။ အကယ်၍ ပြစ်မှုသည် ကျူးလွန်ခဲ့သည့်နေရာတွင် အရေးယူနိုင်ခြင်း သို့မဟုတ် အဆိုပါပြစ်မှုအား နိုင်ငံတစ်နိုင်ငံ၏ အာဏာသက်ရောက်မှု မရှိသည့်နေရာတွင် ကျူးလွန်ပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားဖြစ်လျှင်

၁၂၀။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ဤအခန်း ၆၂ ပါ ပြဌာန်းချက်များအတိုင်း လွှဲပြောင်းနိုင်သည့် ပြစ်မှုများအား ပုဒ်မ ၂၂.၃ ဘူဒါပက်စ် ကွန်ဗင်းရှင်းအတိုင်း ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေနှင့် အခြား လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ရမည်။

**အခန်း (၆၂)**

**နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း**

၁၂၁။ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ဘူဒါပက်စ် ကွန်ဗင်းရှင်း၏ အခန်း ၃ (နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း)ပါ ပြဌာန်းချက်များနှင့်အညီ မူခင်းရေးရာ ကိစ္စရပ်များ၊ နှစ်ဦးသဘောတူ ဆောင်ရွက်ထား သည့် ကိစ္စရပ်များနှင့် ပြည်တွင်းဥပဒေများနှင့်အညီ ဆောင်ရွက်သည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင် ရန် လိုအပ်သည့် ဥပဒေမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရမည်။

**အခန်း (၆၃)**

**ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီ၏ လုပ်ပိုင်ခွင့်များ**

၁၂၂။ ဤဥပဒေနှင့်တကွ အခြားသက်ဆိုင်ရာဥပဒေများအရ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် ၎င်း၏ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လိုအပ်သည့် ကိစ္စရပ်များအား လုပ်ဆောင်ပိုင်ခွင့်ရှိသည်။

၁၂၃။ ပုဒ်မ ၁၂၂ ပါ အထွေထွေလုပ်ပိုင်ခွင့်အား ကန့်သတ်ခြင်းမရှိစေပဲ ဆိုက်ဘာမူခင်း လုပ်ငန်းကော်မတီသည် အောက်ပါတို့အား လုပ်ပိုင်ခွင့်ရှိသည်။

က။ အခန်း ၄၉ မှ ၆၂ အရ ထုတ်ပြန်သည့် စည်းမျဉ်းများအား အကောင်အထည်ဖော်ပိုင်ခွင့် နှင့် လွှတ်တော် သို့ တင်ပြအတည်ပြု ပိုင်ခွင့်

ခ။ ဤအပိုင်းပါ ကွန်ပျူတာအလွဲသုံးစားပြုခြင်း၊ ဆိုက်ဘာမူခင်း ကာကွယ်ခြင်းနှင့် ကုစားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့် လမ်းညွှန်မှုများ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ခြင်း၊

ဂ။ ကွန်ပျူတာအလွဲသုံးစားပြုခြင်း၊ ဆိုက်ဘာမူခင်း ကာကွယ်ခြင်းနှင့် ကုစားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အခြားပုဂ္ဂိုလ်များ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပနှင့် ပြည်တွင်းရှိ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

ဃ။ ကွန်ပျူတာအလွဲသုံးစားပြုခြင်း၊ ဆိုက်ဘာမူခင်း ကာကွယ်ခြင်းနှင့် ကုစားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အခြားပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ဖြစ်စေ သီးခြားစီဖြစ်စေ သင်တန်းများ ပို့ချခြင်း၊ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း နှင့် ပညာသင်ဆုပေးအပ်ခြင်း စသည်တို့အား ပြုလုပ်နိုင်ခြင်း၊

င။ ဤဥပဒေပါ တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခြင်း၊

စ။ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ မည့်သည့်ပုဂ္ဂိုလ်ဖြင့်ဖြစ်စေ အဖွဲ့အစည်း ပူးပေါင်းတည်ထောင် ခြင်း၊ အသင်းအဖွဲ့တည်ထောင်ခြင်း သို့မဟုတ် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ခြင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊

ဆ။ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ အလှူငွေ နှင့် ရန်ပုံငွေများ လက်ခံရယူနိုင်ခြင်းနှင့် ယင်းသို့ ရရှိနိုင်စေရန် လုပ်ဆောင်ပိုင်ခွင့်ရှိခြင်း၊

ဇ။ ဆိုက်ဘာမှုခင်းလုပ်ငန်း ကော်မတီ၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ထောက်ပံ့ငွေ၊ အလှူငွေ နှင့် ရန်ပုံငွေများ စသည့်ငွေရေးကြေးရေး အထောက်အပံ့များနှင့် အခြားသော အထောက်အပံ့များအား ပေးအပ်နိုင်ခွင့်ရှိခြင်း။

ဈ။ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ခြင်း

**အခန်း (၆၄)**

**အကြံပေး ကော်မတီများ**

၁၂၄။ ဆိုက်ဘာမှုခင်းလုပ်ငန်း ကော်မတီသည် ဤအပိုင်းပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုအပေါ် အကြံဉာဏ်များ ပေးအပ်နိုင်စေရန် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အကြံပေးကော်မတီများ ခန့်အပ်ဖွဲ့စည်းနိုင်သည်။

၁၂၅။ ဆိုက်ဘာမှုခင်းလုပ်ငန်း ကော်မတီသည် ၎င်းအကြံပေးကော်မတီများနှင့် ဤအပိုင်းပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့် လုပ်ပိုင်ခွင့်များအသုံးချမှု အပေါ် အကြံဉာဏ်တောင်းခံနိုင်သည် သို့သော် ၎င်းအကြံဉာဏ်များအတိုင်း လိုက်နာဆောင်ရွက်ရန်မလိုအပ်ပါ။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့

အပိုင်း (၈)

အထွေထွေ

အခန်း (၆၅)

ကူးပြောင်းကာလ ပြဌာန်းချက်များ

အခန်း (၆၆)

အခြား အထွေထွေ ပြဌာန်းချက်များ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (အသုံးပြုဖြစ်သော) ဥပဒေကြမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဝင်းမြင့်

သမ္မတ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (အသုံးပြုဖြစ်သော) ဥပဒေကြမ်း